

ဓမ္မခန္ဓာ (၁၇) ဂျူးလူမျိုး (ဘနီး အစ္စရေးလ်)

ဥာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၅၀၊ သုတ်ဒေသနာ ၁၁၁ ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللّٰهِ الرَّحْمٰنِ الرَّحِیْمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-^{၁၁၀}

၁။	<p>سُبْحَانَ الَّذِي أَسْرَى بِعَبْدِهِ لَيْلًا مِّنَ الْمَسْجِدِ الْحَرَامِ إِلَى الْمَسْجِدِ الْأَقْصَى الَّذِي بَارَكْنَا حَوْلَهُ لِنُرِيَهُ مِنَ آيَاتِنَا إِنَّهُ هُوَ السَّمِيعُ الْبَصِيرُ ﴿</p> <p>အစိန္တယူဖြစ်တော်မူသော အရှင်သည် အရှင်၏ အမှုတော်ဆောင်အား ညတစ်ည၌ အရှင်၏ သုတ်ဒေသနာများကို မြင်တွေ့ရန် အလို့ငှာ ဘေးမဲ့ဝတ်ကျောင်းတော်မှ ကျက်သရေမဂီလာ ဝန်းရံထားသည့် အဝေး၌ရှိသော ဝတ်ကျောင်းတော်သို့ ခရီးထွက်စေ၏။^{၆၆၀} ကေန်ပင် အရှင်သည် ကြားနေသောအရှင် မြင်နေသောအရှင် ဖြစ်တော်မူ၏။</p>
၂။	<p>وَأْتَيْنَا مُوسَى الْكِتَابَ وَجَعَلْنَاهُ هُدًى لِّبَنِي إِسْرَائِيلَ إِلَّا تَتَّخِذُوا مِن دُونِي وَكَيْلًا ﴿</p> <p>ငါသည် မူဆာအား ကျမ်းတော်တစ်ပါးကို ချီးမြှင့်ခဲ့၏။ ၎င်းကို ဂျူးလူမျိုးတို့အတွက် “ငါ့အား တုပြိုင်လျက် အခြား အုပ်ထိန်းသူကို အယူမထားကြလင့်၊” ဟု လမ်းညွှန်အဖြစ် စီရင်တော်၏။</p>
၃။	<p>ذُرِّيَّةَ مَنْ حَمَلْنَا مَعَ نُوحٍ إِنَّهُ كَانَ عَبْدًا شَكُورًا ﴿</p> <p>သူတို့သည် နူးဟ်နှင့်အတူ ငါ သယ်ဆောင်လာသူများ၏ သားစဉ်မြေးဆက် ဖြစ်၏။ သူသည် ကျေးဇူးသိတတ်သော အမှုတော်ဆောင် ဖြစ်၏။</p>
၄။	<p>وَقَضَيْنَا إِلَىٰ بَنِي إِسْرَائِيلَ فِي الْكِتَابِ لَتُفْسِدُنَّ فِي الْأَرْضِ مَرَّتَيْنِ وَلَتَعْلُنَّ عُلُوقًا كَبِيرًا ﴿</p> <p>ကျမ်းတော်တွင် ဂျူးလူမျိုးတို့အား ငါ စီရင်ချက်ချသည်မှာ “သင်တို့သည် မြေကမ္ဘာ၌ အဖျက်အနှောင့်ကို နှစ်ကြိမ်ပြုကြလတ္တံ့၊ ကြီးစွာသော မောက်မာမှုကို ပြုကျင့်ကြလတ္တံ့၊” ဟု ဖြစ်၏။</p>
၅။	<p>فَإِذَا جَاءَ وَعْدُ أُولَاهُمَا بَعَثْنَا عَلَيْكُمْ عِبَادًا لَّنَا أُولِي بَأْسٍ شَدِيدٍ فَجَاسُوا خِلَالَ الدِّيَارِ وَكَانَ وَعْدًا ﴿</p>

(၆၆၀) ဤသုတ်တော်သည် အစ္စလာမ်သဘာဝင်များ လောကတွင် ကိုယ်တော်သည် မေရုဂျုံ (အာကာသခရီး) သို့ကြွမြန်းတော် မူသည်ဟု ထင်ရှားသော သုတ်တော် တစ်ပါး ဖြစ်ပေသည်။ ဤခရီး၌ ပရမတ်ဘုရားရှင်က ကိုယ်တော့အား ကျမ်းမြတ်ကုရ်အံကို ချမှတ်ပေးလိုက်သည် ဟုလည်း လက်ခံယုံကြည်ထားကြပေသည်။ ဤသုတ်တော်မှ မာ့ဆ်ဂျစ်ဒ် အာ့ဂ်ဆွာဟ် ဆိုသည်ကို ရှေ့ဆလင်ရီ ဗလီဝတ်ကျောင်းတော်ဟု နားလည်ထားခြင်းကို ဝမ်းနည်းဘွယ် တွေ့ရပေသည်။ ထိုသို့ဖွင့်ဆိုခြင်းမှာ နိုင်ငံရေးမကင်းသော ဖွင့်ဆိုမှုတစ်ရပ်သာ ဖြစ်ပေသည်။ ဘုရားရှင်သည် ကိုယ်တော့အား ရှေ့ဆလင်ဗလီသို့ ခေါ်ဆောင်၍ ကျမ်းတော်အား ချမှတ်ပေးရန် အကြောင်း မရှိချေ။ ဤသုတ်တော်တွင် ဘေးမဲ့ဝတ်ကျောင်းတော် ဆိုသည်မှာ ကာအ်ဘာ ကျောင်းတော် သို့မဟုတ် မတ္တာဟ်မြေကို ဆိုလိုပြီး မာ့ဆ်ဂျစ်ဒ် အာ့ဂ်ဆွာဟ် အဝေး၌ရှိသော ကျောင်းတော် ဆိုသည်မှာ ကမ္ဘာဂြိုဟ်နှင့် အလင်းနှစ် သန်းပေါင်းများစွာ ဝေးသော နေရာကို ရည်ညွှန်းပေသည်။ ကျမ်းတော်တွင် ကိုယ်တော်သည် လူသား အပေါင်း၏ စံပြုမှုဟု ဆိုထားသဖြင့် ကိုယ်တော်သည် အနာဂတ်မျိုးဆက်များ အနေဖြင့် အာကာသထဲ၌ အလွန်ဝေးကွာသော ခရီးကို ညတညတည်း သို့မဟုတ် အချိန်တိုအတွင်း ခရီးသွားနိုင်မည်ဖြစ်ကြောင်း သက်သေပြသွားခြင်းပင် ဖြစ်ပေသည်။ ထိုအကြောင်းကို ကိုယ်တော်၏ မြင်ကွင်းသည် လူသားအပေါင်းအား စုံစမ်းရန် ဖြစ်သည်ဟု (၇၁:၆၀) တွင် ဖော်ပြထားပေသည်။ ၁၄:၄၈၊ ၁၅:၁၄၊ ၁၅:၁၅ တွင်ကြည့်ပါ။ ကျမ်းမြတ်ကုရ်အံသည် လောကဓမ္မကို လောကလူသားများ အတွက် စကားလုံးအားဖြင့် ပုံဖော်ထားသော ကျမ်းဖြစ်ပေသည်။

	<p style="text-align: right;">مَفْعُولًا ﴿٦٥﴾</p> <p>ထိုကတိနှစ်ခုအနက် တစ်ခုရောက်လာ သောအခါ၊ အင်အား ဗလကြီးမားသော ငါ၏ အမှုတော်ဆောင်များကို သင့်တို့ အပေါ်၌ ပေါ်ပေါက်စေ၍၊ သင်တို့၏ အိမ်များကို ဝင်ရောက်စီးနင်းကြ၏။ ငါသည် ကတိတော်ကို အမှန်စီရင်တော်မူ၏။^{၆၅}</p>
၆။	<p style="text-align: center;">ثُمَّ رَدَدْنَا لَكُمُ الْكَرَّةَ عَلَيْهِمْ وَأَمْدَدْنَاكُمْ بِأَمْوَالٍ وَبَنِينَ وَجَعَلْنَاكُمْ أَكْثَرَ نَفِيرًا ﴿٦٦﴾</p> <p>တဖန် သင်တို့အား ထိုသူတို့ထက် ပြောင်းလဲစေခဲ့၏။ ဥစ္စာပစ္စည်း သားသမီးအခြွေအရံများကိုလည်း တိုးစေခဲ့၏။ များစွာသော တပ်များကိုလည်း တည်ထောင်ပေးခဲ့၏။</p>
၇။	<p style="text-align: center;">إِنْ أَحْسَنْتُمْ أَحْسَنْتُمْ لِأَنْفُسِكُمْ وَإِنْ أَسَأْتُمْ فَلَهَا فَإِذَا جَاءَ وَعْدُ الْآخِرَةِ لِيَسُوءُوا وُجُوهَكُمْ وَلِيَدْخُلُوا الْمَسْجِدَ كَمَا دَخَلُوهُ أَوَّلَ مَرَّةٍ وَلِيُتَبِّرُوا مَا عَلَوْا تَتَبِيرًا ﴿٦٧﴾</p> <p>“သင်တို့သည် ကောင်းမွန်ကြလျှင်၊ ထိုကောင်းမွန်မှုသည် သင့်တို့၏ စရိုက်အတွက် ဖြစ်၏။ အကုသိုလ်သည်လည်း ကိုယ်ပိုင်ပင် ဖြစ်၏။” ထို့နောက် နောက်ကတိတော် ရောက်လာသောအခါ၊ သင်တို့အား အကုသိုလ်ကို ရင်ဆိုင်စေ၍၊ ဝတ်ကျောင်းတော်သို့ ပထမအကြိမ် ဝင်ခဲ့သကဲ့သို့ ဝင်ရောက်သွားကြလိမ့်မည်။ သူတို့သိမ်းပိုက်သမျှကို အဖျက်ဆီးကြီးဖျက်ဆီးကြလိမ့်မည်။^{၆၇}</p>
၈။	<p style="text-align: center;">عَسَىٰ رَبُّكُمْ أَن يَرْحَمَكُمْ وَإِنْ عُدتُّمْ عُدْنَا وَجَعَلْنَا جَهَنَّمَ لِلْكَافِرِينَ حَصِيرًا ﴿٦٨﴾</p> <p>သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့အား ကရုဏာ သက်နိုင်ကောင်းလတ္တံ့။ သို့သော် တရားပျက်ကြလျှင် ငါသည် တရားပျက်ခြင်းဒဏ်ကို ရှိစေ၏။ ငါသည် ဖုံးကွယ်သူတို့အတွက် ငရဲမီးကို အကျဉ်းထောင် အဖြစ် စီရင်ထားတော်မူ၏။</p>
၉။	<p style="text-align: center;">إِنَّ هَذَا الْقُرْآنَ يَهْدِي لِلَّتِي هِيَ أَقْوَمُ وَيُبَشِّرُ الْمُؤْمِنِينَ الَّذِينَ يَعْمَلُونَ الصَّالِحَاتِ أَنَّ لَهُمْ أَجْرًا كَبِيرًا ﴿٦٩﴾</p> <p>ဧကန်ပင် ဤကုရ်အံကျမ်းတော်သည် အဖြောင့်မတ်ဆုံး လမ်းညွှန်ဖြစ်၍၊ ပြုပြင်ပြောင်းလဲမှု ပြုသော ယုံကြည်သူများအတွက် သတင်းကောင်း ဖြစ်၏။ သူတို့အတွက် အကြီးကျယ်ဆုံး အကျိုးဆုသည် ရှိနေ၏။</p>
၁၀။	<p style="text-align: center;">وَأَنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًا ﴿٧٠﴾</p> <p>ဧကန်ပင် နောင်ဘဝအား ယုံကြည်မှုမရှိသော သူတို့အတွက် ငါသည် သူတို့အဘို့ စူးနစ်သော ဝင့်ကြွေးကို ပြင်ဆင်ထား၏။</p>
၁၁။	<p style="text-align: center;">وَيَدْعُ الْإِنْسَانُ بِالشَّرِّ دُعَاءَهُ بِالْخَيْرِ وَكَانَ الْإِنْسَانُ عَجُولًا ﴿٧١﴾</p>

(၆၅) ကျမ်းတော်တွင် ဂျူးလူမျိုးကို ဖြစ်စေ အခြားမည်သည့် လူမျိုးကို ဖြစ်စေ သူတို့၏ သမိုင်းကို ပြန်လည်တင်ပြခြင်းမှာ သူတို့အား ကဲ့ရဲ့ သမုတ်ရန်မဟုတ်ချေ။ လူမျိုးတစ်မျိုးသည် ညီညွတ်ကောင်းမွန်၍၊ လောကအကျိုးကို ပြုကြသော် အင်ပါယာတစ်ခု ဖြစ်နိုင်၍ အင်းအားကြီးမားနိုင်ပြီး၊ လူမျိုးရေးအယူသည်းခြင်း မောက်မာခြင်း အချင်းချင်း မညီညွတ်ခြင်းများ ဖြစ်လာလျှင် အခြား အင်အားကြီးသော သူများ၏ ချေမှုန်းမှုကို ခံရနိုင်ကြောင်း သင်္ခန်းစာ ယူနိုင်ရန် သွန်သင်ခြင်းသာ ဖြစ်ပေသည်။ ဤသုတ်တော်မှ ဖြစ်ရပ်သည် ဂျူးလူမျိုးများ၏ လူမျိုးရေး အယူသည်းမှုများကြောင့် သူတို့အား ချေမှုန်းခံရသည့်အပြင် သူတို့၏ အမျိုးသားရေး လက္ခဏာဖြစ်သည့် ဂျေရုဆလင် ဝတ်ကျောင်းတော်သည်လည်း ဖျက်ဆီးခံလိုက်ရကြောင်းကို တင်ပြထားပေသည်။ ဤဖြစ်ရပ်သည် ဘီစီ ၅၈၈ ခုနှစ်က ဘေဘီလိုနီးယန်းများ၏ တိုက်ခိုက်သိမ်းပိုက်မှုကို ရည်ညွှန်းပေသည်။

(၆၆) ဤမတိုင်မှီ သုတ်တော်က ဂျူးလူမျိုးများသည် အလှည့်ပြန်ရခဲ့ကြောင်း ဩဇာအာဏာပြန်လည် ထူထောင်နိုင်ခဲ့ကြောင်းကို တင်ပြပြီး၊ သူတို့သည် ကောင်းမွန်ညီညွတ်ခဲ့လျှင် သူတို့အတွက် မကောင်းမှုကျူးလွန်လျှင်လည်း သူတို့အတွက်ဟု ဤသုတ်တော်က ဖော်ပြကာ၊ သူတို့၏ လူမျိုးရေး အယူသည်းမှုကို ပြန်လည် ဖော်ညွှန်းပေသည်။ ထိုသို့သော မကောင်းမှုကြောင့် သူတို့အား ဧရာမတုရင် တိတု လက်ထက်တွင် ပြန်လည် ချေမှုန်းခံရပြီး၊ သူတို့၏ အမျိုးသားရေး လက္ခဏာဖြစ်သည့် ဂျေရုဆလင် ဝတ်ကျောင်းတော်အား သိမ်းပိုက်လိုက်သည်မှာ ယနေ့ထိတိုင် ဖြစ်ပေသည်။ မဟာလူမျိုးကြီး ဝါဒကို ထူထောင်သော မည်သည့် လူမျိုးသည်မှ နှလုံးထူနိုင်မည် မဟုတ်ဟူသော သင်္ခန်းစာကို လူသားအပေါင်းအား ဤသုတ်တော်အားဖြင့် သွန်သင်ပေးခြင်း ဖြစ်ပေသည်။

	<p>လူသားသည် ကောင်းမြတ်မှုကို ဆုတောင်းသကဲ့သို့ အမင်္ဂလာကိုလည်း ဆုတောင်းတတ်၏။ လူသားသည် ချုပ်တီးမှု အားနည်းသောကြောင့် ဖြစ်၏။</p>
၁၂။	<p>وَجَعَلْنَا اللَّيْلَ وَالنَّهَارَ آيَاتَيْنِ فَمَحَوْنَا آيَةَ اللَّيْلِ وَجَعَلْنَا آيَةَ النَّهَارِ مُبْصِرَةً لِّتَبْتَغُوا فَضْلًا مِّن رَّبِّكُمْ وَلِتَعْلَمُوا عَدَدَ السِّنِينَ وَالْحِسَابَ وَكُلَّ شَيْءٍ فَصَلَّنَاهُ تَفْصِيلًا ﴿٦٠﴾</p> <p>ငါသည် နေ့နှင့်ညကို လက္ခဏာ နှစ်ရပ်ဖြစ်စေ၏။ ည၏ လက္ခဏာကို ပျယ်လွှင့်စေ၍၊ ^{၆၀၄} နေ့၏လက္ခဏာကို သင်တို့၏ ကံကြမ္မာရှင်ထံမှ သိက္ခာပေးမှုအား ရှာဖွေနိုင်ရန် မြင်နိုင်ခွင့်ကို စီရင်တော်မူလျက်၊ နှစ်အစဉ်အား တွက်ချက် သိနိုင်ရန် ဖြစ်စေ၏။ ငါသည် အရာဝပ်သိမ်းကုန်အား အသေးစိတ်ရှင်းလင်းချက် အဖြစ်၊ အသေးစိတ်ရှင်းပြတော်မူ၏။</p>
၁၃။	<p>وَكُلَّ إِنْسَانٍ أَلْزَمْنَاهُ طَائِرَهُ فِي عُنُقِهِ وَنُخْرِجُ لَهُ يَوْمَ الْقِيَامَةِ كِتَابًا يَلْقَاهُ مَنشُورًا ﴿٦١﴾</p> <p>ငါသည် လူသားကိုယ်စီ၏ လှုပ်ရှားမှုတိုင်းကို သူ့လည်ပင်း၌ ဆွဲထားတော်မူ၏။ ၎င်းကို ရပ်တည်မြဲမြံရမည့် နေ့ကာလ၌ [☆] သူ့အတွက် ထုတ်ယူလာ၍၊ ဖွင့်ထားလျက် တွေ့စေတော်မူအံ့။</p>
၁၄။	<p>اقْرَأْ كِتَابَكَ كَفَىٰ بِنَفْسِكَ الْيَوْمَ حَسِيبًا ﴿٦٢﴾</p> <p>သင့်စာအုပ်ကို ဖတ်လော့၊ ဤနေ့တွင် သင့်စရိုက်အတွက် သင်သည် လုံလောက်သော စာရင်းစစ်ဖြစ်လေ၏။</p>
၁၅။	<p>مَنْ اهْتَدَىٰ فَإِنَّمَا يَهْتَدِي لِنَفْسِهِ وَمَنْ ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ وَمَا كُنَّا مُعَذِّبِينَ حَتَّىٰ نَبْعَثَ رَسُولًا ﴿٦٣﴾</p> <p>လမ်းညွှန်မှန်၌ ရှိသူသည် သူ့စရိုက်အတွက် လမ်းညွှန်ဖြစ်၏။ အပါယ်လမ်း၌ ရှိသူသည် ထိုအပါယ်လမ်းမှာ သူ့ကိုယ်ပိုင် ဖြစ်၏။ မိမိဝန်အား ဝန်ထမ်းနေရသူသည် အခြားသူ၏ ဝန်ကို မထမ်းဆောင်နိုင်ချေ။ ဉာဏ်စဉ်တော်ဆောင် တစ်ပါး မပွင့် ပေါ်မှီအထိ ငါသည် ဝင့်ဒဏ်သင့်စေခြင်း မရှိချေ။</p>
၁၆။	<p>وَإِذَا أَرَدْنَا أَن نُّهْلِكَ قَرْيَةً أَمَرْنَا مُتْرَفِيهَا فَفَسَقُوا فِيهَا فَحَقَّ عَلَيْهَا الْقَوْلُ فَدَمَّرْنَاهَا تَدْمِيرًا ﴿٦٤﴾</p> <p>ငါသည် ဒေသတစ်ခုကို တိမ်ကောစေလျှင်၊ ထိုမှ စည်းမိမိယစ်နေသော သူယုတ်မာတို့ထံသို့ မိန့်ညွှန်ချက်ပို့၍၊ သူတို့ သည် မုက္ခပတ်တော်ကို ဆန့်ကျင်ကြောင်း သက်သေမှန်ဖြစ်စေ၏။ ထို့နောက် သူတို့အား အပျက်စီးဆုံး ပျက်စီးစေ၏။</p>
၁၇။	<p>وَكَمْ أَهْلَكْنَا مِنَ الْقُرُونِ مِن بَعْدِ نُوحٍ وَكَفَىٰ بِرَبِّكَ بِذُنُوبِ عِبَادِهِ خَبِيرًا بَصِيرًا ﴿٦٥﴾</p> <p>နူးဟ်၏နောက် မျိုးဆက်မည်မျှကို တိမ်ကောစေခဲ့ပြီနည်း၊ ငါသည် အမှုတော်ဆောင်များ၏ ပြစ်မှုများကို သတင်းရနေ သော အရှင် မြင်သိနေသော အရှင်အဖြစ် လုံလောက်တော်မူပေ၏။</p>
၁၈။	<p>مَنْ كَانَ يُرِيدُ الْعَاجِلَةَ عَجَلْنَا لَهُ فِيهَا مَا نَشَاءُ لِمَن نُّرِيدُ ثُمَّ جَعَلْنَا لَهُ جَهَنَّمَ يَصْلَاهَا مَدْمُومًا مَّدْحُورًا ﴿٦٦﴾</p> <p>ရမက်ဇောတက် မက်မောသူအား သူ့စံချိန်အလျောက် ရမက် ဆန္ဒပြည့်စေ၏။ တဖန် သူ့အတွက် အထင်သေးခံ၊ စွန့် ပါယ်ခံအဖြစ်ဖြင့် တစ်သားကျရန် ငရဲဘုံကို စီမံထားတော်မူ၏။</p>
၁၉။	<p>وَمَنْ أَرَادَ الْآخِرَةَ وَسَعَىٰ لَهَا سَعْيَهَا وَهُوَ مُؤْمِنٌ فَأُولَٰئِكَ كَانَ سَعْيُهُمْ مَّشْكُورًا ﴿٦٧﴾</p> <p>နောင်ဘဝကို လိုလား၍၊ ယုံကြည်သူအဖြစ်ဖြင့် လုံးပမ်းထိုက်သမျှ လုံးပမ်းသော သူ၊ ထိုသူများအတွက် လုံးပမ်းမှုများကို ကျေးဇူးပြုတော်မူ၏။</p>

(၆၀၄) ည၏လက္ခဏာကို ပျယ်လွှင့်စေ၍၊ ဆိုသည်မှာ အကုသိုလ်ကောင်တို့၏ ဩဇာအာဏာသည် ကျဆုံးပျောက်ပျယ်ရမည်ဟု ဟောထားခြင်း ဖြစ်ပေသည်။ ဤအကြောင်းကို ဘုရားရှင်သည် သူတို့အား အမှောင်မှ အလင်းသို့ ထုတ်ယူတော်မူ၏ ဟု ၂:၂၅၇ ဟု ဆိုထားပေသည်။

၂၀။	<p>كَلَّا نُمَدُّ هَؤُلَاءِ وَهَؤُلَاءِ مِنْ عَطَاءِ رَبِّكَ وَمَا كَانَ عَطَاءُ رَبِّكَ مَحْظُورًا ﴿٢٠﴾</p> <p>ငါသည် ဤသူများ၊ ထိုသူများ ကိုယ်စီအား သင့်ကံကြမ္မာရှင်၏ ထံမှ အစာရေစာများ တိုးစေခဲ့၏။ သင့်ကံကြမ္မာရှင်၏ စားရေပံ့ပိုးမှုမှာ ကန့်သတ်ထားသည် မရှိချေ။</p>
၂၁။	<p>انظُرْ كَيْفَ فَضَّلْنَا بَعْضَهُمْ عَلَى بَعْضٍ وَلِلْآخِرَةِ أَكْبَرُ دَرَجَاتٍ وَأَكْبَرُ تَفْضِيلًا ﴿٢١﴾</p> <p>သူတို့မှ အချို့ကို အချို့ထက် မည်သို့ သိက္ခာပေးခဲ့သည်ကို ကြည့်ရှုလော့၊ နောင်ဘဝသည် ပိုမိုကြီးကျယ်သော အခွင့်အရေး ရှိ၍၊ ပိုမိုကြီးကျယ်သော သိက္ခာရှိနေ၏။</p>
၂၂။	<p>لَا تَجْعَلْ مَعَ اللَّهِ إِلَهًا آخَرَ فَتَقْعُدَ مَذْمُومًا مَّخْذُومًا ﴿٢٢﴾</p> <p>အထင်သေးခံ စွန့်ပါယ်ခံအဖြစ်မှ ကင်းအံ့သောငှာ ပရမတ်ဘုရားရှင်နှင့်အတူ နောက်ဆက်တွဲ ဘုရား မခန့်အပ်ကြလင့်။</p>
၂၃။	<p>وَقَضَىٰ رَبُّكَ أَلَّا تَعْبُدُوا إِلَّا إِيَّاهُ وَبِالْوَالِدَيْنِ إِحْسَانًا إِمَّا يَبُلُغَنَّ عِنْدَكَ الْكِبَرَ أَحَدُهُمَا أَوْ كِلَاهُمَا فَلَا تَقُلْ لَهُمَا آفٌ وَلَا تنهَرُهُمَا وَقُلْ لَهُمَا قَوْلًا كَرِيمًا ﴿٢٣﴾</p> <p>သင့်ကံကြမ္မာရှင်က စီရင်ချက်ချသည်မှာ အရှင်မှ အပ အခြားကို မကိုးကွယ်ကြလင့်၊ မိဘတို့အပေါ် ကောင်းမွန်ကြလော့၊ သူတို့မှ တစ်ဦးဖြစ်စေ၊ နှစ်ဦးလုံးဖြစ်စေ ကြီးရင့်လာ၍ သင်နှင့်အတူရှိသော်၊ သူတို့အား “အို” ဟုပင် မဆိုကြလင့်၊ မြည်တွန်တောက်တီး မလုပ်ကြလင့်၊ သူတို့အား ကျက်သရေရှိစွာ ပြောဆိုကြလော့။</p>
၂၄။	<p>وَاخْفِضْ لَهُمَا جَنَاحَ الذُّلِّ مِنَ الرَّحْمَةِ وَقُلْ رَبِّ ارْحَمْهُمَا كَمَا رَبَّيَانِي صَغِيرًا ﴿٢٤﴾</p> <p>ကရုဏာ ပိုင်စိုးသော လက်ရုံးရည်ဖြင့် သူတို့အတွက် နှိမ့်ချလော့၊ “အို ကံကြမ္မာရှင် တပည့်တော်အား ငယ်စဉ်ကပင် စောင့်ရှောက်ခဲ့ သကဲ့သို့ အရှင်သည် သူတို့အား ကရုဏာသက်တော်မူပါ။” ဟု ပန်ထွာကြလော့။</p>
၂၅။	<p>رَبُّكُمْ أَعْلَمُ بِمَا فِي نَفْسِكُمْ إِن تَكُونُوا صَالِحِينَ فَإِنَّهُ كَانَ لِلْأَوَّابِينَ غَفُورًا ﴿٢٥﴾</p> <p>သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့၏ စိတ်စရိုက်ကို သိနေတော်မူ၏။ သင်တို့သည် ပြုပြင်မှု၌ ရိုနေလျှင်၊ အရှင်သည် ခဝါချသူတို့အား လွတ်ငြိမ်းစေသော အရှင် ဖြစ်၏။</p>
၂၆။	<p>وَأْتِ ذَا الْقُرْبَىٰ حَقَّهُ وَالْمَسْكِينِ وَابْنَ السَّبِيلِ وَلَا تُبْذِرْ تَبَذُّرًا ﴿٢٦﴾</p> <p>နီးစပ်သူများ၊ သူဆင်းရဲများ၊ ခရီးသည်များကို မှန်ကန်စွာ ပေးကမ်းကြလော့၊ အချီးနီးအလဟသ မဖြုန်းတီးကြလင့်။</p>
၂၇။	<p>إِنَّ الْمُبْذِرِينَ كَانُوا إِخْوَانَ الشَّيَاطِينِ وَكَانَ الشَّيْطَانُ لِرَبِّهِ كَفُورًا ﴿٢٧﴾</p> <p>ဖြုန်းတီးသူများသည် မကောင်းဆိုးဝါး၏ ညီနောင်များ ဖြစ်ကြ၏။ မကောင်းဆိုးဝါးသည်* သူ့ကံကြမ္မာရှင်အား ဖုံးကွယ်သူ ဖြစ်၏</p>
၂၈။	<p>وَإِمَّا تُعْرِضَنَّ عَنْهُمُ ابْتِغَاءَ رَحْمَةٍ مِّن رَّبِّكَ تَرْجُوهَا فَقُلْ لَهُمْ قَوْلًا مَّيْسُورًا ﴿٢٨﴾</p> <p>သင့်ကံကြမ္မာရှင်၏ထံမှ သင်မျှော်ကိုးသည့် ကရုဏာတော်အား ရှာဖွေနေစဉ် သူတို့အား လှည့်မကြည့်အားသော်၊ သူတို့အား သိမ်မွေ့သော စကားကို ဆိုလော့။</p>
၂၉။	<p>وَلَا تَجْعَلْ يَدَكَ مَغْلُولَةً إِلَىٰ عُنُقِكَ وَلَا تَبْسُطْهَا كُلَّ الْبَسْطِ فَتَقْعُدَ مَلُومًا مَّحْسُورًا ﴿٢٩﴾</p> <p>သင်၏လက်အား တင်းဆုပ်လျက် လည်ဂုတ်ပေါ်၌ တင်ထားခြင်းနှင့်၊ လွန်စွာ ဖြန့်ထားခြင်းကို မပြုလင့်၊ လက်ဖွာလွန်းသူသည် မိမိကိုယ်မိမိ အပြစ်တင်မိလျက် သောကဖြစ်၍ ထိုင်နေရတတ်၏။</p>

၃၀။	<p>﴿إِنَّ رَبَّكَ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ وَيَقْدِرُ إِنَّهُ كَانَ بِعِبَادِهِ خَبِيرًا بَصِيرًا﴾ ဧကန်ပင် သင်၏ ကံကြမ္မာရှင်သည် စံချိန်ပြည့်မီသည့် အလျောက် ရိက္ခာအတွက် ဖြန့်ထားတော်မူ၏။ စည်းချိန်ချမှတ် တော်မူ၏။ အရှင်သည် အမှုတော်ဆောင်များကို သတင်းရနေတော်မူ၏။ မြင်သိနေတော်မူ၏။</p>
၃၁။	<p>﴿وَلَا تَقْتُلُوا أَوْلَادَكُمْ خَشْيَةً إِمْلَاقٍ نَّحْنُ نَرْزُقُهُمْ وَإِيَّاكُمْ إِنَّ قَتْلَهُمْ كَانَ خِطْئًا كَبِيرًا﴾ ဆင်းရဲနွမ်းပါးမည်ကို ကြောက်ရွံ့၍၊ သင်တို့၏ ကလေးများကို မသတ်ဖြတ်ကြလင့်၊ သူတို့နှင့် သင်တို့ကို ငါ ရိက္ခာထောက် တော်မူ၏။ သူတို့အား သတ်ဖြတ်ခြင်းသည် ကြီးကျယ်လှသော ပြစ်မှားမှု ဖြစ်၏။</p>
၃၂။	<p>﴿وَلَا تَقْرُبُوا الزَّوْجِيَ إِنَّهُ كَانَ فَاحِشَةً وَسَاءَ سَبِيلًا﴾ ကာမေသုမှုကို မချည်းကပ်ကြလင့်၊^{၆၁၅} ၎င်းသည် မကြားဝံ့မနာသာခြင်း ဖြစ်၍၊ အကုသိုလ် လမ်းစဉ် ဖြစ်၏။</p>
၃၃။	<p>﴿وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ وَمَن قُتِلَ مَظْلُومًا فَقَدْ جَعَلْنَا لَوْلِيَّهِ سُلْطَانًا فَلَا يَسْرِفُ فِي الْقَتْلِ إِنَّهُ كَانَ مَنْصُورًا﴾ အမှန်တရားအတွက်မှအပ ညှဉ်စရိုက်တစ်ခုအား သတ်ဖြတ်ခြင်းကို ပရမတ်ဘုရားရှင်သည် တရားမဝင်ပြုထား၏။ အမိုက်စီးစွာ သတ်ဖြတ်မိ သူအတွက်၊ ၎င်းအား ကွပ်ကဲသူသည် သတ်ဖြတ်မှု၌ စီရင်ခွင့်အာဏာကို အလွဲသုံးစား မပြု ရန် ငါ ပြုလုပ်ပေး၏။ သူသည် အကူအညီကို ရနိုင်၏။[*]</p>
၃၄။	<p>﴿وَلَا تَقْرُبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ وَأَوْفُوا بِالْعَهْدِ إِنَّ الْعَهْدَ كَانَ مَسْئُولًا﴾ မိဘမဲ့တို့၏ ဥစ္စာပစ္စည်းများကို သူတို့ ရင့်ကျက်တည်ငြိမ်သော အရွယ်သို့ရောက်အထိ၊ ကောင်းမွန်စေခြင်းမှအပ မချည်း ကပ်ကြလင့်။ ကတိကဝတ်ကို ဖြည့်ဆီးကြလော့၊ ဧကန်ပင် ကတိကဝတ်သည် စိစစ်ပြီး ဖြစ်ရမည်။^{၆၁၆}</p>
၃၅။	<p>﴿وَأَوْفُوا الْكَيْلَ إِذَا كِلْتُمْ وَزِنُوا بِالْقِسْطَاسِ الْمُسْتَقِيمِ ذَلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلًا﴾ ကုန်ဖလှယ်မှု၌ ဖလှယ်သည့်စည်းကမ်းကို ဖြည့်ဆီးကြလော့၊ စံသတ်မှတ်ချိန်သောအခါ ပြောင့်မတ်စွာ ညီမျှစေလော့၊ ဤသည် ကောင်းမြတ်လှ၏။ ကောင်းမွန်စွာ ပြီးစီးစေ၏။</p>
၃၆။	<p>﴿وَلَا تَقْفُ مَا لَيْسَ لَكَ بِهِ عِلْمٌ إِنَّ السَّمْعَ وَالْبَصَرَ وَالْفُؤَادَ كُلُّ أُولَٰئِكَ كَانَ عَنْهُ مَسْئُولًا﴾ သင့်၌ အသိဉာဏ် ဗဟုသုတ မရှိသော အရာအား လက်ခံအတည်မပြုနှင့်၊ ဧကန်ပင် အကြားအရံ၊ အမြင်အာရုံ၊ ခံစားမှုအာရုံ ၎င်းတို့ကိုယ်စီ စစ်ကြောမေးမြန်းခံရလတ္တံ့။</p>
၃၇။	<p>﴿وَلَا تَمْشِ فِي الْأَرْضِ مَرَحًا إِنَّكَ لَن تَخْرِقَ الْأَرْضَ وَلَن تَبْلُغَ الْجِبَالَ طُولًا﴾</p>

(၆၁၅) ဤသုတ်တော်မှ ပြောဆိုသော ကာမေသုမှု အာဇီဇနီ ဆိုသည်မှာ တရားမဝင် ကာမေသုမှုကို ဆိုလိုပေသည်။ တရားဝင် လက်ထပ် ဇနီးမောင်နှံအတွက် တရားဝင်သော သဘာဝအတိုင်း မေထိုပြုခြင်းကို မဆိုလိုပေ။ တရားမဝင် ကာမေသု မှုဆိုသည်မှ အဓမ္မပြုကျင့်မှု (မုဒိန်းမှု) လည်း မဟုတ်သေးပေ။ လူသိရှင်ကြား အကြင်လင်မယား အဖြစ် ကြေငြာထားခြင်း မရှိဘဲ တိတ်တိတ်ပုန်း ရာဂဖြေဖျောက်မှုကို ဆိုလိုခြင်း ဖြစ်ပေ သည်။ ထို့အတွက် မလိုချင်သော ကိုယ်ဝန်များ ရလာနိုင်၍ ထိုကလေးအား သတ်ဖြတ်ခြင်းများ ကျူးလွန်နိုင်ပေသည်။ ထို့အတွက် အထက်ပါ သုတ် တော်တွင် ကလေးများကို သတ်ဖြတ်ခြင်းအား တားမြစ်ထားပြီး ဖြစ်ပေသည်။ တရားမဝင်ရာဂဖြေ ကာမေသုမှုကို ထိရောက်စွာ အရေးယူရမည်ဟု ၂၄:၃ တွင် ဥပဒေ ပြဋ္ဌာန်း ထားပေသည်။ တရားဝင် ဇနီးမောင်နှံဖြစ်သော် မေထိုမှုကို (၁)အမျိုးသမီးသည် ကျမ္မာရေးမကောင်းစဉ် ၂:၂၂၂။ (၂) ဥပုသ် သီလဆောက်တည်စဉ် ၂:၁၈၇။ (၃) ဝဇီပိတ် (အိတ်ကာမ်)ကျင့်နေစဉ် ၂:၁၈၇။ (၄)ဝတ်ကြောင်စွန်းထားစဉ် ၂:၁၇၇၊၁၇၈။ ကာလများတွင် ရှောင်ကြဉ်ရမည် ဖြစ်သည်။ အဓမ္မပြုကျင့်မှု (မုဒိန်းမှု)သည် သာ၍ ကြီးမားသော ပြစ်မှု ဖြစ်သည်။ ထိုအမှုတွင် အလိုမတူမှုကို ကျူးလွန်ခြင်း ပြစ်ဒဏ်နှင့် ကာမေသုမှုပြစ်ဒဏ် ပူးတွဲခံရမည် ဖြစ်၍၊ လူသတ် မုဒိန်းဖြစ်လျှင် လူသတ်မှုနှင့် ကာမေသုပြစ်ဒဏ်ကို ပူးတွဲခံရမည် ဖြစ်သည်။

(၆၁၆) မိဘမဲ့တို့၏ ဥစ္စာပစ္စည်းအား မထိမ်းသိမ်း မစောင့်ရှောက်ပေးမှီ အပြန်အလှန်ထားသော ကတိကဝတ်စည်းမျဉ်းများကို လိုက်နာနိုင်မည် မလိုက်နာနိုင်သည်ကို စိစစ်သုံးသပ်ရမည် ဖြစ်ပြီး၊ လိုက်နာနိုင်ပါသည်ဟု ကတိပေးထားသည်ကို လိုက်နာရမည် ဖြစ်သည်။

	မြေကမ္ဘာပေါ်၌ ပမာမခန့် မသွားလာကြလင့်၊ သင်သည် မြေကမ္ဘာကို မခွဲပစ်နိုင်၊ တောင်ထိပ်သို့မို့အောင်လည်း မဆန့် ထုတ်နိုင်ချေ။
၃၈။	كُلُّ ذَلِكَ كَانَ سَيِّئُهُ عِنْدَ رَبِّكَ مَكْرُوهًا ﴿٣٨﴾ ဤ အကုသိုလ် ကိုယ်စီသည် သင့်ကံကြမ္မာရှင်၏ ထံတော်၌ မနှစ်မြို့ဘွယ်များ ဖြစ်၏။
၃၉။	ذَلِكَ مِمَّا أَوْحَى إِلَيْكَ رَبُّكَ مِنَ الْحِكْمَةِ وَلَا تَجْعَلْ مَعَ اللَّهِ إِلَهًا آخَرَ فَتُلْقَى فِي جَهَنَّمَ مَلُومًا مَّدْحُورًا ﴿٣٩﴾ ဤသည် သင့်ထံသို့ သင့်ကံကြမ္မာရှင်၏ မေ့သတ်တော်မှ အာရုံစူးစိုက်စားပေးရာတို့ ဖြစ်၏။ ရှုံးနိမ့် လောင်ကျွမ်းရမည့် ငရဲထဲသို့ ပစ်ချမခံရအံ့ငှာ ပရမတ်ဘုရားနှင့်အတူ နောက်ဆက်တွဲ ဘုရားများ မစီရင်ကြလင့်။
၄၀။	أَفَأَصْفَاكُمْ رَبُّكُم بِالْبَنِينَ وَاتَّخَذَ مِنَ الْمَلَائِكَةِ إِنَاثًا إِنَّكُمْ لَتَقُولُونَ قَوْلًا عَظِيمًا ﴿٤٠﴾ အသို့နည်း၊ သင်တို့၏ ကံကြမ္မာရှင်က သင်တို့အား သားယောက်ျားများ ချီးမြှင့်၍၊ အရှင်ကိုယ်တိုင် အတွက်မူ နတ်ဒေဝါများမှ* သမီးများကို ယူလေသလော၊ သင်တို့၏ ပြောစကားသည် ဝန်ကြီးလှသော စကားပင်ဖြစ်၏။
၄၁။	وَلَقَدْ صَرَّفْنَا فِي هَذَا الْقُرْآنِ لِيَذَّكَّرُوا وَمَا يَزِيدُهُمْ إِلَّا نُفُورًا ﴿٤١﴾ သူတို့ သတိရအံ့ငှာ ဤကုရ်အံကျမ်းတော်၌ ထပ်ပြန်တလဲလဲ ဖော်ပြ၏။ သို့သော် ၎င်းသည် သူတို့အတွက် အမုန်းစိတ်ကိုသာ တိုးစေ၏။ ^(၆၁၇)
၄၂။	قُلْ لَوْ كَانَ مَعَهُ آلِهَةٌ كَمَا يَقُولُونَ إِذًا لَابْتَدَعُوا إِلَىٰ ذِي الْعَرْشِ سَبِيلًا ﴿٤٢﴾ သူတို့ပြောသကဲ့သို့ အခြားဘုရားများသည် အရှင်နှင့်အတူ ရှိနေလျှင်၊ သူတို့သည် ထပ်ဆင့်ကွပ်ကဲသည့်* အရှင်ထံသို့ ရောက်မည့်လမ်းကို ရှာကြံကြလတ္တံ့ ဟု ဟောပြောလော့။ ^(၆၁၈)
၄၃။	سُبْحَانَهُ وَتَعَالَىٰ عَمَّا يَقُولُونَ عُلُوًّا كَبِيرًا ﴿٤٣﴾ အတုမရှိသော အရှင်သည် သူတို့ ချီးကျူးမှုများထက် အတိုင်းမရှိ ကြီးကျယ်မြင့်မြတ်တော် မူ၏။
၄၄။	تَسْبِيحٌ لَهُ السَّمَاوَاتُ السَّبْعُ وَالْأَرْضُ وَمَنْ فِيهِنَّ وَإِنْ مِّنْ شَيْءٍ إِلَّا يُسَبِّحُ بِحَمْدِهِ وَلَكِن لَّا تَفْقَهُونَ تَسْبِيحَهُمْ إِنَّهُ كَانَ حَلِيمًا غَفُورًا ﴿٤٤﴾ အာကာ ခုနစ်ဆက်နှင့် မြေကမ္ဘာကြား* ရှိသမျှတို့သည် အရှင်အား အတုမရှိဟုမှတ်၍၊ အရှင်သည် အတုမဲ့ မဟုတ်ဟု ရည်သန်စူးစိုက်နေသော ဝတ္တုဟူ၍ စိုးစဉ်းမျှ မရှိချေ။ သို့သော် သူတို့၏ အတုမဲ့ ဆည်းကပ်ခြင်းကို သင်တို့ နားမလည်နိုင်ကြချေ။ အရှင်သည် သက်ညှာသောအရှင်၊ လွတ်ငြိမ်းစေသော အရှင် ဖြစ်ပေ၏။
၄၅။	وَإِذَا قَرَأْتَ الْقُرْآنَ جَعَلْنَا بَيْنَكَ وَبَيْنَ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ حِجَابًا مَّسْتُورًا ﴿٤٥﴾ သင်သည် ကုရ်အံကျမ်းတော်အား ရွတ်ဖတ်သောအခါ၊ သင်နှင့် နောင်ဘဝအား မယုံကြည်သူတို့၏ ကြား၌ မမြင်နိုင်

(၆၁၇)ကျမ်းတော်သည် မိရိုးဖလာ အယူအဆများအား ထပ်ဆင့် ပြုပြင်ပြောင်းလဲရန် တိုးတက်သော အတွေးအခေါ်များကို ရှာဖွေ ဖော်ထုတ်ရန် မကြာခဏ ထပ်ဆင့်ထပ်ဆင့် သတိဖော်ပေးသော်လည်း ၎င်းသည်ပင် ထိုလူသားများအတွက် အလွန်ကြီးမားသော ဆန့်ကျင်ဘက် ဝါဒဖြန့်ချိသော စာအုပ်ကြီး အဖြစ်မြင်ကာ အမုန်းစိတ်များ ပွားများပေတော့သည်။ မိမိတို့ကိုယ် မိမိတို့ သုံးသပ်သည်ဟူ၍ မရှိပေ။

(၆၁၈)ပရမတ်ဘုရားနှင့် တစ်ဝိုက်တည်းထား၍ ကိုးကွယ်နေရာများမှာ လူသားတို့အား ဉာဏ်စဉ်ရေးရာ တစ်စုံတစ်ရာအား မချီးမြှင့်နိုင် ဆိုသည်ကို ထိုကိုးကွယ်နေသူများကိုယ်တိုင် သိပေသည်။ တနည်းအားဖြင့် သူတို့လိုက်နာသော ကျမ်းများကိုယ်တိုင် ဉာဏ်စဉ်ဖြင့် သိသော မှတ်တမ်း ကျမ်းများဖြစ်လျှင် ထိုတဆင့်ခံများ၏ ထံမှ မဟုတ်ကြောင်း၊ သူတို့အား ထပ်ဆင့် ကွပ်ကဲထားသည့် ပရမတ်ဘုရားရှင်၏ ထံမှသာ ဖြစ်ကြောင်း ဝန်ခံနေပြီ ဖြစ်သည်။ ထို့ကြောင့် ထိုလူသားများ အနေဖြင့် ဉာဏ်စဉ်ဖြင့် ဆွတ်ခူးရသော ကျမ်းများ၊ အသိများကို လက်ခံလိုလျှင် တဆင့်ခံများကို ကိုးကွယ်ရာအဖြစ်၊ ဉာဏ်စဉ်တော်၏ နောက်ဆုံးဖော်ပြတော်အဖြစ် လက်မခံဘဲ၊ ပရမတ်ဘုရားရှင်ထံ သို့ ဉာဏ်စဉ်ဖြင့် ဆိုက်ရောက်မည့် လမ်းစဉ်ကို ရှာကို ရှာဖွေရလိမ့်မည်ဟု ကျမ်းတော်က အတိအကျ ထောက်ပြထားပေသည်။

	သော ပြည်ပုံးကားကို ရှိနေစေ၏။ [☆]
၄၆။	<p>وَجَعَلْنَا عَلَى قُلُوبِهِمْ أَكِنَّةً أَنْ يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا وَإِذَا ذَكَرْتَ رَبَّكَ فِي الْقُرْآنِ وَحْدَهُ وَلَوَّا عَلَى أَدْبَارِهِمْ نُفُورًا ﴿٤٦﴾</p> <p>ဝါသည် သူတို့၏ နှလုံးသား၌ တံတိုင်းကို စီမံထား၍၊ သူတို့၏ နားများ၌ နားလည်မှုကို ကင်းမဲ့စေ၏။ သင်သည် ကုရ်အံ ကျမ်းတော်မှ သင့်ကံကြမ္မာရှင်၏ ဧကောဒိဂုဏ်ကို ရွတ်ဖတ်သောအခါ သူတို့သည် မုန်းတီးစိတ်ဖြင့် ဘက်လှည့်သွားကြ၏။</p>
၄၇။	<p>نَحْنُ أَعْلَمُ بِمَا يَسْتَمِعُونَ بِهِ إِذْ يَسْتَمِعُونَ إِلَيْكَ وَإِذْ هُمْ نَجْوَىٰ إِذْ يَقُولُ الظَّالِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًا مَّسْحُورًا ﴿٤٧﴾</p> <p>သူတို့သည် သင့်ဘက်သို့ နားစွင့်သောအခါ၊ မည်သည့်အရာကို သူတို့နားထောင်ချင်ကြောင်း ဝါသည် ကောင်းစွာ သိတော်မူ၏။ သူတို့ချင်း လျှို့ဝှက်စွာ ဆွေးနွေးသောအခါ၊ အမှိုက်ကောင်များက “သင်တို့သည် အခွင့်အာဏာ မရှိသော သူကိုသာ လိုက်နာနေကြ၏။” ဟု ဆိုကြ၏။</p>
၄၈။	<p>انظُرْ كَيْفَ ضَرَبُوا لَكَ الْأَمْثَالَ فَضَلُّوا فَلَا يَسْتَطِيعُونَ سَبِيلًا ﴿٤٨﴾</p> <p>သင့်အား မည်သို့ ပမာဆောင် ဖော်ပြသည်ကို ကြည့်ရှုလော့၊ သူတို့သည် လမ်းလွဲကြကုန်၏။ နာခံမည့် လမ်းစဉ် မရှိချေ။</p>
၄၉။	<p>وَقَالُوا أَنَذَا كُنَّا عِظَامًا وَرَفَاتًا إِنَّا لَمَبْعُوثُونَ خَلْقًا جَدِيدًا ﴿٤٩﴾</p> <p>သူတို့က “ကျွန်ုပ်တို့သည် အရိုးများဖြစ်ပြီး၊ ဆွေးမြေ့ကျေမှုပြီးသော် အသစ်တဖန် ဖြစ်တည် ပေါ်ထွန်းရမည်လော၊” ဟု မေးကြ၏။^{၆၁၉}</p>
၅၀။	<p>قُلْ كُونُوا حِجَارَةً أَوْ حَدِيدًا ﴿٥٠﴾</p> <p>ဟောလော့ “သင်တို့သည် ကျောက်ခဲ သို့မဟုတ် သံ အတိဖြစ်ငြားသော်လည်း-</p>
၅၁။	<p>أَوْ خَلْقًا مِّمَّا يَكْبُرُ فِي صُدُورِكُمْ فَسَيَقُولُونَ مَنْ يُعِيدُنَا قُلِ الَّذِي فَطَرَكُمْ أَوَّلَ مَرَّةٍ فَسَيُنْغِضُونَ إِلَيْكَ رُءُوسَهُمْ وَيَقُولُونَ مَتَىٰ هُوَ قُلْ عَسَىٰ أَنْ يَكُونَ قَرِيبًا ﴿٥١﴾</p> <p>သို့မဟုတ် အတွင်းအတ္ထုတ္တ ပိုမို မောက်မာသော အခြား ဖြစ်တည်ခံများ ဖြစ်ငြားသော်လည်း၊” သူတို့က “မည်သူသည် ကျွန်ုပ်တို့အား ဆက်၍ ဖြစ်စေသနည်း” ဟု ပြောကြလတ္တံ့။ ဟောလော့ “သင်တို့အား ပထမအကြိမ်က စတင်စေခဲ့သော အရှင်ပင် ဖြစ်၏။” ထိုအခါ သူတို့၏ ဦးခေါင်းများကို ခါလျက် သင့်အား “ထိုအရာသည် မည်သည့်အချိန်တွင် ဖြစ်မည် နည်း” ဟု မေးကြလိမ့်မည်။ ဟောလော့ “ယင်းသည် အလွန် နီးကပ်နိုင်ကောင်း၏။”</p>
၅၂။	<p>يَوْمَ يَدْعُوكُمْ فَتَسْتَجِيبُونَ بِحَمْدِهِ وَتَظُنُّونَ إِن لَّبِئْتُمْ إِلَّا قَلِيلًا ﴿٥٢﴾</p> <p>သင်တို့အား စိတ်ခေါ်သော နေ့ကာလ၌၊ အရှင်အား ရည်သန်စူးစိုက်လျက် အလိုတူကြကုန်လော့၊ သင်တို့သည် ခေတ္တ ခဏမျှသာ တည်းခိုခဲ့ရသည်ဟု ထင်မှတ်ကြလတ္တံ့။</p>
၅၃။	<p>وَقُلْ لِعِبَادِي يَقُولُوا الَّتِي هِيَ أَحْسَنُ إِنَّ الشَّيْطَانَ يَنْزِعُ بَيْنَهُمْ إِنَّا لِلشَّيْطَانِ كَانٌ لِلإِنْسَانِ عَدُوًّا مُّبِينًا ﴿٥٣﴾</p>

(၆၁၉)ကျမ်းတော်တွင် သေသည် ဆိုခြင်းမှာ ဘဝသေနေသူများကို မကြာခဏ ရည်ညွှန်းပေးသည်။ ဤသုတ်တော်တွင် ဆိုသော ပြန်လည် ရှင်သန်ရမည် ဆိုခြင်းမှာ နာမ်ပိုင်းဆိုင်ရာ ပြန်လည် ရှင်သန်လာရမည်ကို ရည်ညွှန်းပေးသည်။ ထိုအကြောင်းအရာကို သုတ်တော် (၅၀၊၅၁) တွင် လည်း ပြန်လည် ဖော်ပြထားပေးသည်။ သူတို့၏ တလွဲသော အမျိုးသားရေးစိတ်၊ လူမျိုးကြီးစိတ်များ၌ နှစ်မှန်းလျက် ခေါင်းမာခဲ့မှုများကို ကျောက်ခဲ သံခဲ၊ ထိုထက် နှလုံးသာ မာကျော မောက်မားမှုများဖြင့် ပုံဆောင်ထားပေးသည်။ ခေါင်းခါသူများဆိုသည်မှာ အတွေးအခေါ်သစ်များဖြင့် ပြန်လည် ထွန်းတောက်ရမည်ကို လက်မခံသူများကို ရည်ညွှန်းပေးသည်။

	ငါ၏ အမှုတော်ဆောင်များအား ကောင်းမွန်စွာ ပြောဆိုကြလော့ဟု ဟောပြောလော့၊ မကောင်းဆိုးဝါးသည် သူတို့၏ ကြား၌ ယိမ်းယိုင်စေလိမ့်မည်။ မကောင်းဆိုးဝါးသည် လူသားတို့အတွက် ပွင့်လင်းထင်ရှားသော အတိုက်အခံပင် ဖြစ်၏။
၅၉။	<p>رَبُّكُمْ أَعْلَمُ بِكُمْ إِنَّ يَشَأْ يَرْحَمَكُمُ أَوْ إِنْ يَشَأْ يُعَذِّبُكُمْ وَمَا أَرْسَلْنَاكَ عَلَيْهِمْ وَكَيْلًا ۝</p> <p>သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့အကြောင်းကို အသိဆုံးဖြစ်တော်မူ၏။ စံချိန်ပြည့်မှီသည့်အလျောက် သင်တို့အား ကရုဏာသက်တော်မူ၍၊ စံချိန်ပြည့်မှီနှင့်အညီ သင်တို့အား ဝင့်ကြေးသင့်စေမည်ပင်။ ငါသည် သင့်အား သူတို့အတွက် ရှေ့နေရှေ့ရပ် အဖြစ် စေစားသည် မဟုတ်ချေ။^{၆၂၀}</p>
၅၅။ ☆ ၁၆:၄၄	<p>وَرَبُّكَ أَعْلَمُ بِمَنْ فِي السَّمَاوَاتِ وَالْأَرْضِ وَلَقَدْ فَضَّلْنَا بَعْضَ النَّبِيِّينَ عَلَىٰ بَعْضٍ وَآتَيْنَا دَاوُودَ زَبُورًا ۝</p> <p>သင့်ကံကြမ္မာရှင်သည် မိုးများနှင့် မြေ၌ ရှိသူတို့၏ အကြောင်းကို သိနေတော်မူ၏။ အရှင်သည် သတင်းတော်ဆောင်များ အနက် အချို့ကို အချို့ထက် သိက္ခာထွန်းတောက်စေတော်မူ၏။ ငါသည် ဒါဝိဒ်အား ကျမ်းပေကို[*] ချီးမြှင့်ခဲ့၏။^{၆၂၁}</p>
၅၆။	<p>قُلِ ادْعُوا الَّذِينَ زَعَمْتُمْ مِّنْ دُونِهِ فَلَا يَمْلِكُونَ كَشْفَ الضَّرِّ عَنْكُمْ وَلَا تَحْوِيلًا ۝</p> <p>ဟောလော့ “အရှင်နှင့် ဂုဏ်ပြိုင်လျက် သင်တို့ ဆန္ဒဖက်သော သူများထံ၌ ဆုတောင်းကြည့်လော့၊ သူတို့သည် သင် တို့၌ သက်သော ဥပဒ်ကို ဖယ်ရှားနိုင်သည် မဟုတ်၊ လွှဲပြောင်းနိုင်သည်လည်း မဟုတ်ချေ။”</p>
၅၇။	<p>أُولَٰئِكَ الَّذِينَ يَدْعُونَ يَبْتَغُونَ إِلَىٰ رَبِّهِمُ الْوَسِيلَةَ أَيُّهُمْ أَقْرَبُ وَيَرْجُونَ رَحْمَتَهُ وَيَخَافُونَ عَذَابَهُ إِنَّ عَذَابَ رَبِّكَ كَانَ مَحْذُورًا ۝</p> <p>သူတို့သည်ပင် သူတို့၏ ကံကြမ္မာရှင်ထံ၌ ဆုတောင်းလျက် အရှင်နှင့် နီးကပ်မည့် လမ်းကို ရှာမှီးနေကြ၏။ အရှင်၏ ကရုဏာတော်အား ရှေ့ရှုကြ၏။ ဝင့်ကြေးဒဏ်အား ကြောက်ရွံ့ကြ၏။ သင့်ကံကြမ္မာရှင် ပြဌာန်းသောဝင့်ကြေးသည် သတိထားစရာပင် ဖြစ်၏။</p>
၅၈။	<p>وَإِنَّ مِّنْ قَرْيَةٍ إِلَّا نَحْنُ مُهْلِكُوهَا قَبْلَ يَوْمِ الْقِيَامَةِ أَوْ مُعَذِّبُوهَا عَذَابًا شَدِيدًا كَانَ ذَٰلِكَ فِي الْكِتَابِ مَسْطُورًا ۝</p> <p>ရပ်တည်မြဲမြံရမည့် နေ့ကာလမတိုင်မှီ ငါသည် မြို့ရွာဒေသများအား တိမ်ကောစေမည်၊ သို့မဟုတ် ပြင်းထန်သော ဝင့် ကြေးဖြင့် ဝင့်ဒဏ်သင့်စေမည်၊ ယင်းကို လောကဓမ္မ၌ မှတ်တမ်းတင်ပြီး ဖြစ်၏။^{၆၂၂}</p>
၅၉။	<p>وَمَا مَنَعَنَا أَنْ نُرْسِلَ بِالْآيَاتِ إِلَّا أَنْ كَذَّبَ بِهَا الْأَوْلَٰئُونَ وَآتَيْنَا ثَمُودَ النَّاقَةَ مُبْصِرَةً فَظَلَمُوا بِهَا وَمَا</p>

(၆၂၀)ဤသုတ်တော်သည် အစ္စလာမ်သာသနာ၏ အဓိက သိမှတ်လိုက်နာအပ်သည့် သီလကို ဖော်ပြပေးသည်။ မည်သည့်ဆရာသမား၊ ဘာသာရေး ခေါင်းဆောင်၊ လူသားဥာဏ်စဉ်တော်ဆောင်သည်မှ နောက်လိုက်ဒကာများ၏ အပြစ်ဝင့်ကြေးအတွက် ရှေ့နေလိုက်ပေး၍ မရချေ။ မည်သူမဆို မိမိ ပြုကျင့်သော ကောင်းကျိုးဆိုးကျိုးများ၏ ရလဒ်ကို မိမိသာ ခံစားရမည် ဖြစ်ပေသည်။ လူသား ဉာဏ်စဉ်တော်ဆောင်များမှာ သူတို့ဆွတ်ခူးရရှိသော ဉာဏ်စဉ်တော်အားဖြင့် ပရမတ်ဘုရားရှင် ပြဌာန်းထားသော လောကဓမ္မကို သိခွင့်ရ၍ လူသားအပေါင်းအား ကောင်း ဆိုး နည်းလမ်း နည်းနာ များကို ပြောပြနိုင်သူများသာ ဖြစ်ပေသည်။

(၆၂၁)လူမျိုးတိုင်းအတွက် သတင်းတော်ဆောင်များ ပွင့်ပေါ်ခဲ့သော်လည်း အချို့မှာ အချို့ထက် ဂုဏ်သတင်းပို၍ ကျော်ဇောသည်မှာ ဓမ္မတာပင်၊ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်သည့် သမိုင်းတွင်လည်း မြောက်များစွာသော သတင်းတော်ဆောင်များအနက် ဒါဝိဒ်မင်းကြီးမှာ လွန်စွာကျော်ဇော သည့်အပြင် ခရစ်တော် ကိုယ်တိုင်က သူသည် ဒါဝိဒ်၏ အမျိုး ဒါဝိဒ်၏ အနွယ်ဟု ပြောရ ကိုးကားရလောက်အောင် ဩဇာလွှမ်းမိုးထားပေသည်။ (ရောမ ၁:၃။ ဗျာဒိတ် ၂၂:၁၆။ လုကာ ၁:၃၂)။ ကုရ်အံကျမ်းတော်တွင် သင်းတော်ဆောင်၊ ဉာဏ်စဉ်တော်ဆောင်များကို ဖော်ပြသမျှတွင် ကိုယ်တော် မဟုတ်အတွက် နမူနာပေးသည် ဖြစ်၍၊ ကိုယ်တော်သည်လည်း ပွင့်ပေါ်သမျှသော သတင်းတော်ဆောင်၊ ဉာဏ်စဉ်တော်ဆောင်များထက် ဂုဏ် သတင်းကျော်ဇောရမည်ဟု နိမိတ်ပေးထားခြင်း ဖြစ်ပေသည်။

(၆၂၂)မည်သည့် မြို့ရွာဒေသတိုင်းသည် မဆို အတွေးအခေါ်မျိုးဆက်ဟောင်းများ တိမ်ကောပျောက်ကွယ်သွားရပြီး မျိုးဆက်သစ်များ ထွန်းပေါ် ရမည်မှာ ဓမ္မတာပင် ဖြစ်ပေသည်။ ရပ်တည်မြဲမြံရမည့် ကာလ ဆိုသည်မှာ ကမ္ဘာမြေပျက်စီးရသော နေ့ကာလ တစ်ခုတည်းကိုသာ မဆိုလိုကြောင်း ၂:၁၇၄ တွင် ရှင်းပြပြီး ဖြစ်ပေသည်။

* ၇၃၇	<p style="text-align: right;">نُرْسِلُ بِالآيَاتِ إِلَّا تَخْوِيفًا ﴿</p> <p>ရှေးမျိုးဆက်များသည် သုတ်ဒေသနာများကို ငြင်းဆန်ခြင်းကြောင့်သာ ငါ ချမှတ်ပေးရာတို့ကို တားမြစ်ခြင်း ဖြစ်၏။ ငါသည် သမု-ဒ်တို့ထံ မြင်သာသော ကုလားအုပ်မကို* ချီးမြှင့်၏။ သူတို့သည် သူမအား မတရားပြုကြ၏။ ငါသည် သုတ္တန်များကို စိုးကြောက်တတ်စေရန် အတွက်သာ စေစားတော်မူ၏။</p>
၆၀။	<p style="text-align: center;">وَإِذْ قُلْنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِالنَّاسِ وَمَا جَعَلْنَا الرُّؤْيَا الَّتِي أَرَيْنَاكَ إِلَّا فِتْنَةً لِلنَّاسِ وَالشَّجَرَةَ الْمَلْعُونَةَ فِي الْقُرْآنِ وَنُخَوِّفُهُمْ فَمَا يَزِيدُهُمْ إِلَّا طُغْيَانًا كَبِيرًا ﴿</p> <p>သင့်အား ငါ မိန့်သည်မှာ သင့်ကံကြမ္မာရှင်သည် လူသားတို့အား ဝိုင်းရံထားတော်မူ၏။ ငါက သင့်အား မြင်စေသော မြင်ကွင်းမှာ^{၆၂၃} လူသားတို့အား ခုံရုံးတင်ခြင်းနှင့် ကုရ်အံကျမ်းတော်မှ ကျိန်စာသင့် သစ်ပင်အကြောင်း သာလျှင် ဖြစ်၏။ သူတို့အား စိုးကြောက်စေသော်လည်း သူတို့သည် ကြီးစွာသော မှောက်မှားမှုကိုသာ တိုးပွားလျက် ရှိနေ၏။^{၆၂၄}</p>
၆၁။	<p style="text-align: center;">وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ قَالَ أَأَسْجُدُ لِمَنْ خَلَقْتَ طِينًا ﴿</p> <p>ငါက နိမိတ်ဆောင်တို့ကို “အာဒံကို ဦးချကြလော့”ဟု မိန့်သော် ဦးချကြကုန်၏။ သို့သော် ရှေးရိုးစွဲ- သူက “မြေမှုန့်မှ ဖြစ်တည်စေသော သူအား ဦးချရမည်လော” ဟု ဆို၏။*</p>
၆၂။	<p style="text-align: center;">قَالَ أَرَأَيْتَكَ هَذَا الَّذِي كَرَّمْتَ عَلَيَّ لَنْنُ أَخْرَتِنِ إِلَى يَوْمِ الْقِيَامَةِ لَأُحْتَكِنَنَّ ذُرِّيَّتَهُ إِلَّا قَلِيلًا ﴿</p> <p>သူက “အရှင်သည် တပည့်တော်ထက် ပို၍ ကျက်သရေရှိစေသော သူအား ကြည့်ရှုသုံးသပ်ပါလော့။ တပည့်တော်အား ရပ်တည်မြဲမြံရမည့် နေ့ကလထိ နောက်ဆုတ်ပေးထားပါလျှင်၊ အနည်းငယ်မှအပ သူ၏ သားစဉ်မြေးဆက်များကို တပည့်တော် သိမ်းသွင်းနိုင်ပါ၏။” ဟု ဆိုသော်။</p>
၆၃။	<p style="text-align: center;">قَالَ أَذْهَبَ فَمَنْ تَبِعَكَ مِنْهُمْ فَإِنَّ جَهَنَّمَ جَزَاءُكُمْ جَزَاءً مَوْفُورًا ﴿</p> <p>အရှင်က “သွားလော့၊ သူတို့အထဲမှ သင့်အား လိုက်နာသူများကို သင်တို့၏ ရလဒ်အဖြစ် ငရဲသို့ ပို့တော်မူမည်၊ ပြည့်ပြည့်ဝဝ အကျိုးရလဒ်ပင် ဖြစ်၏။-</p>
၆၄။	<p style="text-align: center;">وَاسْتَفْزَزَ مَنْ اسْتَطَاعَ مِنْهُمْ بِصَوْتِكَ وَأَجْلِبْ عَلَيْهِمُ بِخَيْكَ وَرَجْلِكَ وَشَارِكُهُمْ فِي الْأَمْوَالِ وَالْأَوْلَادِ وَعَدَّهُمْ وَمَا يَعِدُهُمُ الشَّيْطَانُ إِلَّا غُرُورًا ﴿</p> <p>-သင်၏ လေသံဖြင့် သူတို့မှ နှာခံသူတို့အား သွေးဆောင်လော့၊ သူတို့နှင့် ဆန့်ကျင်၍ သင်၏ ခြေမြန်တပ်၊ ခြေလျှင်တပ်များကို စုဆောင်းလော့၊ သူတို့၏ ဥစ္စာပစ္စည်း သားသမီးများနှင့် ကတိသစ္စာများ၌ ရောပြုန်းပါဝင်စေလော့၊ မကောင်းဆိုးဝါး၏ ကတိသစ္စာသည် လှည့်စားမှုသာ ဖြစ်၏။</p>
၆၅။	<p style="text-align: center;">إِنَّ عِبَادِي لَيْسَ لَكَ عَلَيْهِمْ سُلْطَانٌ وَكَفَىٰ بِرَبِّكَ وَكِيلًا ﴿</p> <p>ငါ၏ အမှုတော်ဆောင်များအား သင်သည် ဩဇာအာဏာ မရှိချေ။ သင့်ကံကြမ္မာရှင်သည် သူတို့အတွက် ကာကွယ်သူ</p>

(၆၂၃)များစွာသော ဆရာတော်ကြီးများက ဤသုတ်တော်တွင် ဖော်ပြသော ကိုယ်တော်မှဟမ္မဒ်၏ မြင်ကွင်းမှာ သုတ်တော် (၁၇:၁)၌ ဖော်ပြသော ကိုယ်တော်သည် အာကာသ ခရီးသို့ သွားစဉ် မြင်ခဲ့ရသော ငရဲတိုင်းရှိလူသားတို့ အခြေအနေဖြစ်ကြောင်း ဖွင့်ဆိုကြပေသည်။ သို့သော် ထို့အတွက် ဤကုရ်အံကျမ်းတော်တွင် အထောက်အထား မပါပေ။ ကုရ်အံကျမ်းတော်အရ ကိုယ်တော်သည် သဗ္ဗညုဉာဏ်တော်ရ ပုဂ္ဂိုလ်ဖြစ်သောကြောင့် ငရဲဘုံသားများ ခံစားရမည့် ဘဝ၊ သုခဘုံသားများ ခံစားရမည့် ဘဝကို မည်သည့် အခြေအနေတွင် မဆို အာရုံစူးစိုက်စားလျက် မြင်တွေ့နိုင်ပေသည်။

(၆၂၄)ဤသုတ်တော်ပါ ကျိန်စာသင့် သစ်ပင် ဆိုသည်ကိုလည်း ဆရာတော်ကြီးများက ကျမ်းတော်၏ ၃၇:၆၊ ၆၃:၆၄ နှင့် ၄၄: ၄၃-၄၈ တွင် ဖော်ပြသည့် ပဒိုင်းပင် ဖြစ်သည်ဟု ဖွင့်ဆိုကြပေသည်။ ကျမ်းတော်တွင် ကောင်းမှုကို ဆောင်သူများအတွက် သူတို့အတွက် ခံစားရရန် ကောင်းသော သစ်ပင်ရှိသည်ဟု မဖော်ပြပါ။ မကောင်းမှုကို ပြုသူတို့အတွက် မကောင်းမှုကို ခံစားရမည့် သစ်ပင်ရှိသည်ဟု ဆိုပေသည်။ (၁၄: ၂၄- ၂၆)။ မကောင်းမှုသည်လည်း အမြစ်တွယ်တတ်သော သစ်ပင် ဖြစ်သည်ဟု ဆိုပေသည်။ ၂:၃၅။

	အဖြစ် လုံလောက်၏။
၆၆။	<p style="text-align: center;">رَبُّكُمُ الَّذِي يُزْجِي لَكُمُ الْفُلْكَ فِي الْبَحْرِ لِتَبْتَغُوا مِنْ فَضْلِهِ إِنَّهُ كَانَ بِكُمْ رَحِيمًا ۞</p> <p>အရှင်၏ သိက္ခာပေးခြင်းမှ ရှာဖွေနိုင်ရန် သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့အဘို့ငှာ ရေယာဉ်များကို ပင်လယ်ပြင်၌ ခုတ်မောင်းစေသော အရှင်ဖြစ်၏။ အရှင်သည် သင်တို့အတွက် ကရုဏာသက်နေသော အရှင် ဧကန် ဖြစ်၏။</p>
၆၇။	<p style="text-align: center;">وَإِذَا مَسَّكُمُ الضُّرُّ فِي الْبَحْرِ ضَلَّ مَنْ تَدْعُونَ إِلَّا إِلَٰهًا فَلَمَّا نَجَّكُمُ إِلَى الْبَرِّ أَعْرَضْتُمْ وَكَانَ الْإِنْسَانُ كَفُورًا ۞</p> <p>ပင်လယ်ပြင်၌ သင်တို့အား ဘေးဥပါဒ် ထိသက်သော် ဆုတောင်းခံများကို လွှဲချောင်၍၊ အရှင်ကိုသာ (အာရုံပြုကြ၏)၊ သို့သော် အရှင်သည် သင်တို့အား ကမ်းခြေသို့ ကယ်နှုတ်လာသောခါ၊ ချက်ချင်း ဘက်ပြောင်းကြကုန်၏။ လူသားသည် ကား ဖုံးကွယ်တတ်သူပင် ဖြစ်၏။</p>
၆၈။	<p style="text-align: center;">أَفَأَمِنْتُمْ أَنْ يَخْسِفَ بِكُمْ جَانِبَ الْبَرِّ أَوْ يُرْسِلَ عَلَيْكُمْ حَاصِبًا ثُمَّ لَا تَجِدُوا لَكُمْ وَكِيلًا ۞</p> <p>သင်တို့အား မြေနိမ့်ပိုင်းသို့ ကျစေခြင်းမှ ဖြစ်စေ၊ သင်တို့ထံသို့ သဲမှန်တိုင်းကို စေပို့ခံရခြင်းမှ ဖြစ်စေ လုံခြုံစိတ်ချရပြီဟု သင်တို့ ထင်ကြသလော၊ သို့ဖြစ်သော် သင်တို့အတွက် ကာကွယ်မည့်သူကို တွေ့ရမည် မဟုတ်ချေ။</p>
၆၉။	<p style="text-align: center;">أَمْ أَمِنْتُمْ أَنْ يُعِيدَكُمْ فِيهِ تَارَةً أُخْرَىٰ فَيُرْسِلَ عَلَيْكُمْ قَاصِفًا مِّنَ الرِّيحِ فَيُغْرِقَكُم بِمَا كَفَرْتُمْ ثُمَّ لَا تَجِدُوا لَكُمْ عَلَيْنَا بِهِ تَبِيعًا ۞</p> <p>သို့မဟုတ် အရှင်သည် သင်တို့အား နောက်တစ်ကြိမ် ဆက်မဖြစ်တော့ဟု၊ သင်တို့၏ ဖုံးကွယ်မှုများကြောင့် သင်တို့ အား နစ်မြုပ်စေမည့် လေကို မပို့တော့ဟု စိတ်ချနေကြသလော၊ ထဖန် ထိုအဖြစ်သနစ်၌ ငါ့အား ဆန့်ကျင်၍ လိုက်နာ ရမည့်သူကို တွေ့ရမည် မဟုတ်ချေ။</p>
၇၀။	<p style="text-align: center;">وَلَقَدْ كَرَّمْنَا بَنِي آدَمَ وَحَمَلْنَاهُمْ فِي الْبَرِّ وَالْبَحْرِ وَرَزَقْنَاهُمْ مِّنَ الطَّيِّبَاتِ وَفَضَّلْنَاهُمْ عَلَىٰ كَثِيرٍ مِّمَّنْ خَلَقْنَا تَفْضِيلًا ۞</p> <p>မူရပင် ငါသည် အာဒံ၏ သားသမီးများအား ကျက်သရေ ရှိစေ၏။ ကုန်းလမ်း ရေလမ်းဖြင့် ဆောင်ကြဉ်းပေးတော်မူ၏။ သူတို့အား သန့်စင်ရာများမှ ရိက္ခာထောက်ပေး၏။ ငါ ဖြစ်တည်ပေးသောသူ များစွာထက် သိက္ခာပေးခြင်းဖြင့် သိက္ခာ ပေးတော်မူ၏။</p>
၇၁။	<p style="text-align: center;">يَوْمَ نَدْعُو كُلَّ أُنَاسٍ بِإِمَامِهِمْ فَمَنْ أُوْتِيَ كِتَابَهُ بِيَمِينِهِ فَأُولَٰئِكَ يَقْرَءُونَ كِتَابَهُمْ وَلَا يُظْلَمُونَ فَتِيلًا ۞</p> <p>လူသားကိုယ်စီအား သူတို့၏ ဦးဆောင်များနှင့်အတူ ဖိတ်ခေါ်သော နေ့ကာလ၌၊ သူ၏ မှတ်တမ်းကို ညှာလက်သို့ ပေး အပ်ခံရသူသည် သူတို့၏ စာအုပ်ကို သူတို့ဖတ်ရလတ္တံ့၊ သူတို့အား အမှုန်အမွှားမျှပင် အမှိုက်သင့်စေမည် မဟုတ်ချေ။</p>
၇၂။	<p style="text-align: center;">وَمَنْ كَانَ فِي هَذِهِ أَعْمَىٰ فَهُوَ فِي الْآخِرَةِ أَعْمَىٰ وَأَضَلُّ سَبِيلًا ۞</p> <p>ဤပစ္စုပ္ပန်၌ ကန်းသော သူသည်၊ အနာဂတ်တွင်လည်း မျက်စိကန်းလျက် လွဲမှားသော လမ်းစဉ်၌ ရှိလတ္တံ့။</p>
၇၃။ ကုရ်အံ	<p style="text-align: center;">وَإِنْ كَادُوا لَيَفْتِنُونَكَ عَنِ الَّذِي أُوحِيَ إِلَيْكَ لِتَفْتَرِيَ عَلَيْنَا غَيْرَهُ وَإِذَا لَا تَأْخُذُوكَ خَلِيلًا ۞</p> <p>သူတို့သည် သင်အား သင့်ထံ၌ အာရုံဖြစ်တည်ပေးရာမှ တိမ်းဖယ်စေလို၏။ ငါ့အား ဆန့်ကျင်လျက် ၎င်းထက် အခြား အရာကို ဖန်တီးစေလို၏။ သို့မှသာ သင့်အား မိတ်ဆွေအဖြစ် မှတ်ယူလိုကြ၏။</p>

၇၆။	<p>وَلَوْلَا أَنْ تَبَتَّكَ لَقَدْ تَرَكْنَا إِلَيْهِمْ شَيْئًا قَلِيلًا ﴿٧٦﴾</p> <p>ငါသည် သင့်အား မခိုင်မာစေခဲ့လျှင် သင်သည် သူတို့ဘက်သို့ အနည်းငယ် စိုးစဉ်းမျှ ယိမ်းညွတ်နိုင်ကောင်း၏။^{၆၂၅}</p>
၇၇။	<p>إِذَا لَأَذَقْنَاكَ ضِعْفَ الْحَيَاةِ وَضِعْفَ الْمَمَاتِ ثُمَّ لَا تَجِدُ لَكَ عَلَيْنَا نَصِيرًا ﴿٧٧﴾</p> <p>သို့ဖြစ်သော် ငါသည် သင့်အား ဤသက်တမ်း၌ နှစ်ဆ၊ ခန္ဓာဝန်ချပြီးနောက် နှစ်ဆ မြည်းစမ်းစေမည်ပင်၊ တဖန် ငါ့အား ဆန့်ကျင်၍ ကူညီမည့်သူကို တွေ့ရမည် မဟုတ်ချေ။</p>
၇၈။	<p>وَإِنْ كَادُوا لَيَسْتَفْزِفُونَكَ مِنَ الْأَرْضِ لِيُخْرِجُوكَ مِنْهَا وَإِذَا لَا يَلْبُثُونَ خِلافِكَ إِلَّا قَلِيلًا ﴿٧٨﴾</p> <p>သူတို့သည် သင့်အား တိုင်းပြည်မှ ပျောက်လွှင့်သွားဘို့ရာ၊ ထိုမှ နှင်ထုတ်ပစ်ဘို့ရာ လိုလားကြ၏။ သင်မရှိသည့်နောက် သူတို့သည် ခေတ္တမျှသာ အချေခိုင်ပေတော့မည်။^{၆၂၆}</p>
၇၉။ * ၃၀:၃၀	<p>سُنَّةَ مَنْ قَدْ أَرْسَلْنَا قَبْلَكَ مِنْ رُسُلِنَا وَلَا تَجِدُ لِسُنَّتِنَا تَحْوِيلًا ﴿٧٩﴾</p> <p>သင့်မတိုင်မှီ စေစားသော ငါ၏ ဉာဏ်စဉ်တော်ဆောင်များသည်လည်း မုချပင် ဤခလေ့တော် အတိုင်းရှိ၏။ ငါ၏ ခလေ့တော်အား လွှဲပြောင်းနိုင်သူဟု တွေ့ရမည် မဟုတ်ချေ။*</p>
၈၀။	<p>أَقِمِ الصَّلَاةَ لَدُنُوكَ الشَّمْسُ إِلَى غَسَقِ اللَّيْلِ وَقُرْآنَ الْفَجْرِ إِنَّ الْفَجْرَ كَانَ مَشْهُودًا ﴿٨٠﴾</p> <p>နေသည် မွန်းလွဲမှတ်မှ ညဘက် ဆည်းဆာချိန်ထိ မေတ္တာဓိဋ္ဌာန်၌ ရပ်တည်ကြလော့၊ အလင်းဖြာထွက်ချိန်၌ ကုရ်အံကို ဖတ်ကြလော့၊ အလင်းဖြာထွက်ချိန်၌ ကုရ်အံဖတ်ခြင်းကို သက်သေဖြစ်စေ၏။^{၆၂၇}</p>
၈၁။	<p>وَمِنَ اللَّيْلِ فَتَهَجَّدْ بِهِ نَافِلَةً لَكَ عَسَىٰ أَنْ يَبْعَثَكَ رَبُّكَ مَقَامًا مَحْمُودًا ﴿٨١﴾</p> <p>ည၏ အထဲ၌ သင့်အတွက် အပိုဆုဖြစ်စေရန် နိုးထလော့၊ သင့်ကံကြမ္မာရှင်သည် သင့်အား ရည်သန်စူးစိုက်ခံရသော ရပ်တည်မှုခိုင်သော အဆင့်သို့ မြှင့်တင်နိုင်ကောင်း၏။^{၆၂၈}</p>
၈၀။	<p>وَقُلْ رَبِّ ادْخُلْنِيْ مُدْخَلَ صِدْقٍ وَأَخْرِجْنِيْ مُخْرَجَ صِدْقٍ وَاجْعَلْ لِيْ مِنْ لَّدُنْكَ سُلْطٰنًا نَّصِيْرًا ﴿٨٠﴾</p> <p>“ကံကြမ္မာရှင် တပည့်တော်အား ဖြောင့်မတ်သော ဝင်ခြင်းဖြင့် ဝင်ခွင့်ပြုပါ၊ ဖြောင့်မတ်သော ထွက်ခွာခြင်းဖြင့် ထွက်ခွာခွင့်ပြုပါ၊ အရှင်၏ ထံပါးမှ တန်ခိုးအာဏာဖြင့် တပည့်တော်အား ကူညီလျက် ခန့်အပ်တော်မူပါ။” ဟု ဆုတောင်းလော့။</p>

(၆၂၅) ဤဝါကျမှ (အကယ်၍) “လျှင်” ဆိုသည်ကို အာရ်ဗီစကား ဝလောင်းစ် ဟု သုံးသောကြောင့် လုံးဝ မဖြစ်နိုင်သော အချေအနေကို သုံးပေသည်။ ဥပမာ “ကျွန်ုပ်သာ သမ္မတဖြစ်ခဲ့လျှင် ဤအလုပ်ကို လုပ်ပေအံ့။” ဆိုသော စကားမျိုးပင်၊ ပြောသူသည် သမ္မတ မဟုတ်ပေ။ ထို့ကြောင့် ဤသုတ်တော်တွင် ကိုယ်တော်သည် သူတို့၏ အလိုသို့ တိမ်းညွတ်ကောင်း တိမ်းညွတ်လတ္တံ့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်၊ လုံးဝ မတိမ်းညွတ်ကြောင်းကို ဆိုလိုပေသည်။

(၆၂၆)ကိုယ်တော်၏ အတိုက်အခံများသည် ကိုယ်တော့အာ စည်းရုံးသိမ်းသွင်း၍ မရနိုင်သည့် အဆုံး (သုတ်တော် ၇၄)၊ ကိုယ်တော့အား အဆုံးစီရင်ရန် သို့မှ တိုင်းပြည်မှ မောင်းထုတ်ပစ်ရန် ကြံစည်ကြပေသည်။ သူတို့ မောင်းထုတ်ပြီး ကိုတော်သည် မဒီနာသို့ တိမ်းရှောင်ရပြီးနောက် ထိုအာဏာရှင်များသည် အလွန်တိုတောင်းသော ကာလ (၈)နှစ်သာ သူတို့၏ အာဏာကို ထိန်းထားနိုင်ခဲ့ပြီး ကျဆုံးသွားရပေသည်။

(၆၂၇)ဤသုတ်တော်သည် အစ္စလာမ်သာသနာဝင်တို့အား တစ်နေ့တွင် မေတ္တာဓိဋ္ဌာန် (ဆွလတ်) ငါးကြိမ်ပြုရန် ပညတ်ပေးသော သုတ်တော်တစ်ပါးဖြစ်၍၊ ကိုယ်တော်မှပေးအား မကာဟ်မြို့မှ နှင်မထုတ်မှီကာလတွင် ချမှတ်ကြောင်း အထက်ပါသုတ်တော်များအရ သိနိုင်ပေသည်။ နေ့သည် မွန်းလွဲမှတ်နှင့် ဆည်းဆာချိန်၊ နေ့လည် ဇဟို ဆလွတ်၊ ဆည်းဆာအစ အဆွာရ် ဆွလတ်၊ ညသို့ ယိမ်းသော ဆည်းဆာ မဂ္ဂရိပ် ဆွလတ် နှင့် ညပိုင်း အိရာဆွလတ်၊ နံနက်ပိုင်းတွင် ကျမ်းမြတ်ကုရ်အံအား ရွတ်ဖတ်ခြင်းဟု ခေါ်သည့် သက်သေပြု ဖဂျာရ် ဆလွတ်တို့ ဖြစ်ပေသည်။ အစ္စလာမ်သာသနာတွင် ဤသမာဓိခိုင်မာစေမည့် ကျင့်စဉ်အား အဓိက မဏ္ဍိုင်ကြီးထဲတွင် သတ်မှတ်ထားပေသည်။

(၆၂၈)ဤသုတ်တော်မှ တဟ်ဂျတ် (တဟ်ဂျဗ်) ကို နဖီလ် နှင့် တွဲဆက်ပေါ်ပြသောကြောင့် အစ္စလာမ်သာသနာဝင်များသည် ညည့်နက်ပိုင်း တဟ်ဂျဗ် ဆွလတ်ကို အပို ဆလွတ် (တာဝန်သတ်မှတ်မှု မရှိသော်လည်း အကျိုးရှိသော ဆွလတ်အဖြစ်) သတ်မှတ် ကျင့်ဆောင်ကြပေသည်။ တဟ်ဂျတ် ၏ အနက်မှာ တဟဂျ မှ ဆင့်ပွားခြင်း သူသည် ညပိုင်းတွင် တစ်ရေးအိပ်သည်ဟု လည်းကောင်း၊ ညပိုင်းတွင် နိုးထသည်ဟု လည်းကောင်း ဖြစ်ပေသည်။ (လိန်း အာရ်ဗီ-အင်္ဂလိပ် ဝေါဟာရဓမ္မကာသနီ)။ ထို့ကြောင့် ဤနေရာ၌ တဟ်ဂျတ်ကို “နိုးထလော့” ဟု ပြန်ဆိုခြင်း ဖြစ်ပါသည်။

၈၁။	<p>وَقُلْ جَاءَ الْحَقُّ وَرَهَقَ الْبَاطِلُ إِنَّ الْبَاطِلَ كَانَ زَهُوقًا ﴿١﴾</p> <p>ဟောလော့ “သစ္စာတရား ရောက်ရှိလာပြီ၊ မိစ္ဆာတရားမှ ကွယ်ပျောက်ရပြီ။ ကေနပ်ပင် မိစ္ဆာတရားသည် ကွယ်ပျောက် ရမည်သာတည်း။”</p>
၈၂။	<p>وَنُنَزِّلُ مِنَ الْقُرْآنِ مَا هُوَ شِفَاءٌ وَرَحْمَةٌ لِّلْمُؤْمِنِينَ وَلَا يَزِيدُ الظَّالِمِينَ إِلَّا خَسَارًا ﴿٢﴾</p> <p>ငါသည် ကုရ်အံကျမ်းတော်မှ ယုံကြည်သူတို့အတွက် ကုစားရာနှင့် ကရုဏာတော်အား ချမှတ်တော်မူပြီ။ အမိုက်စီး သူတို့အား ပျက်စီးဆုံးရှုံးခြင်းကိုသာ တိုးပွားစေ၏။</p>
၈၃။	<p>وَإِذَا أَنْعَمْنَا عَلَى الْإِنْسَانِ أَعْرَضَ وَنَأَىٰ بِجَانِبِهِ وَإِذَا مَسَّهُ الشَّرُّ كَانَ يَئُوسًا ﴿٣﴾</p> <p>ငါသည် လူသားအား ဂုဏ်ပေးသောအခါ၊ သူသည် ပုန်ကန်၍ ထောင်ထားခြားနား၏။ သူ့အား အမင်္ဂလာ သင့်သော အခါ အားငယ်စိတ်ပျက်၏။</p>
၈၄။	<p>قُلْ كُلٌّ يَعْمَلُ عَلَىٰ شَاكِلَتِهِ فَرَبُّكُمْ أَعْلَمُ بِمَنْ هُوَ أَهْدَىٰ سَبِيلًا ﴿٤﴾</p> <p>ဟောလော့ “နည်းဟန်ကိုယ်စီဖြင့် ကျင့်ကြံနေကြ၏။ သင်တို့၏ ကံကြမ္မာရှင်က မည်သူသည် ညွှန်ပြသော လမ်းစဉ်၌ ရှိ သည်ကို သိနေတော်မူ၏။”</p>
၈၅။ *၂၈၇	<p>وَيَسْأَلُونَكَ عَنِ الرُّوحِ قُلِ الرُّوحُ مِنْ أَمْرِ رَبِّي وَمَا أُوتِيتُمْ مِنَ الْعِلْمِ إِلَّا قَلِيلًا ﴿٥﴾</p> <p>ဉာဏ်စဉ်တော်နှင့်* စပ်လျဉ်း၍ မေးမြန်းကြသူတို့အား၊ ဟောလော့ “ဉာဏ်စဉ်တော်သည် ကံကြမ္မာရှင်၏ စီမံချက်မှ ဖြစ်၏။ သင်တို့အား ချီးမြှင့်ခြင်းမှာ အသိပညာမှ အနည်းငယ်မျှသာ ဖြစ်၏။”^{၆၂၆}</p>
၈၆။	<p>وَلَن نَّشُنَّا لَنذَهَبَنَّ بِالَّذِي أَوْحَيْنَا إِلَيْكَ ثُمَّ لَا تَجِدُ لَكَ بِهِ عَلَيْنَا وَكِيلًا ﴿٦﴾</p> <p>စံချိန်ပြည့်မှီလျှင် သင့်၌ ငါ အာရုံဖြစ်တည်ပေးထားရာကို ပြန်လည် ရုတ်သိမ်းပစ်နိုင်၏။ သို့ဖြစ်လျှင် ငါ့အား ဆန့်ကျင်၍ သင့်အတွက် ရပ်တည်ပေးသူကို တွေ့ရမည် မဟုတ်ချေ။</p>
၈၇။	<p>إِلَّا رَحْمَةً مِّن رَّبِّكَ إِنَّ فَضْلَهُ كَانَ عَلَيْكَ كَبِيرًا ﴿٧﴾</p> <p>ဤသည် သင့်ကံကြမ္မာရှင်၏ ထံမှ ကရုဏာ ဖြစ်၏။ အရှင်၏ သိက္ခာပေးခြင်းသည် သင့်အပေါ်၌ ကေန ကြီးမားလှ၏။</p>
၈၈။ * ၆:၁၀၀ *၂၉၃	<p>قُلْ لَّئِنِ اجْتَمَعَتِ الْإِنسُ وَالْجِنُّ عَلَىٰ أَنْ يَأْتُوا بِمِثْلِ هَٰذَا الْقُرْآنِ لَا يَأْتُونَ بِمِثْلِهِ وَلَوْ كَانَ بَعْضُهُمْ لِبَعْضٍ ظَهِيرًا ﴿٨﴾</p> <p>ဟောလော့ “လူသားနှင့် ပုတုဇဉ်တို့သည်* ဤကုရ်အံ ကဲ့သို့ ထုတ်လုပ်ရန် စုပေါင်းကြသော်လည်း ထိုကဲ့သို့ ထုတ် လုပ်နိုင်သည် မဟုတ်ချေ။* သူတို့သည် အချင်းချင်း အမှီသဟဲပြုသူများ ဖြစ်ကြ၏။</p>
၈၉။	<p>وَلَقَدْ صَرَّفْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِن كُلِّ مَثَلٍ فَأَبَىٰ أَكْثَرُ النَّاسِ إِلَّا كُفُورًا ﴿٩﴾</p> <p>ငါသည် လူသားများ အတွက် ဤကုရ်အံကျမ်းတော်၌ ဥပမာ အဖုံဖုံကို တင်ပြ၏။ သို့သော် လူသား အများစုသည် ဖိုးကွယ်ခြင်း၌သာ ဖက်တွယ်ကြ၏။</p>
၉၀။	<p>وَقَالُوا لَن نُّؤْمِنَ لَكَ حَتَّىٰ تَفْجُرَ لَنَا مِنَ الْأَرْضِ يَنبُوعًا ﴿١٠﴾</p> <p>သူတို့က ပြောကြသည်မှာ “ကျွန်ုပ်တို့အတွက် မြေကမ္ဘာမှ စမ်းတစ်သွယ် ပန်းထွက်လာသည့်တိုင် သင့်အား ယုံကြည် မည် မဟုတ်။-</p>

(၆၂၉) ရူးဟ် ဆိုသည်မှာ သင် (လူသား)တို့အား ချီးမြှင့်ပေးထားသော ပင်မ အသိပညာ ကွန်ယက်ကြီးမှ အနည်းငယ်သော အစိတ်အပိုင်း ဖြစ် သည် ဟု ဆိုသောကြောင့် ရူးဟ်ကို ကောင်းကင်တမန် (နတ်ဒေဝတာ) ဟု ပြန်ဆိုခြင်းမှာ လုံးဝ မှားယွင်းပေသည်။

၉၁။	<p>أَوْ تَكُونَ لَكَ جَنَّةٌ مِّنْ نَّخِيلٍ وَعِنَبٍ فَتُفَجَّرَ الْأَنْهَارَ خِلَالَهَا تَفْجِيرًا ﴿٩١﴾</p> <p>-သို့မဟုတ် သင့်၌ စွဲပလွန် စပျစ် ဥယျာဉ် တစ်ခုရှိ၍၊ ထိုမှ စိမ့်စမ်းတစ်ခုကို ရေပန်းလှိုင်းလှိုင်း စီးထွက် စေသော်လည်း-</p>
၉၂။	<p>أَوْ تَسْقِطَ السَّمَاءَ كَمَا زَعَمَتَ عَلَيْنَا كَسَفًا أَوْ تَأْتِيَ بِاللَّهِ وَالْمَلَائِكَةَ قَبِيلًا ﴿٩٢﴾</p> <p>-သို့မဟုတ် သင်ကြံကြီးစည်ရာ တွေးသကဲ့သို့ ကောင်းကင်ယံသည် ကျွန်ုပ်တို့အပေါ်သို့ အစိတ်စိတ် ကွဲပြိုကျစေ သော်လည်း၊ သို့မဟုတ် ပရမတ်ဘုရားရှင်နှင့် နတ်ဒေဝါများကို ကျွန်ုပ်တို့ ရှေ့သို့ ယူခဲ့သော်လည်း-</p>
၉၃။	<p>أَوْ يَكُونَ لَكَ بَيْتٌ مِّنْ زُخْرُفٍ أَوْ تَرْقَى فِي السَّمَاءِ وَلَنْ نُؤْمِنَ لِرِيفِكَ حَتَّىٰ تَنْزِلَ عَلَيْنَا كِتَابًا نَّقْرُؤُهُ قُلْ سُبْحَانَ رَبِّيَ هَلْ كُنْتُ إِلَّا بَشَرًا رَسُولًا ﴿٩٣﴾</p> <p>သို့မဟုတ် သင့်တွင် ရွှေနန်းပြသစ် ရှိသော်လည်း၊ သို့မဟုတ် သင်သည် ကောင်းကင်သို့ တက်ပြသော်လည်း၊ သင် တက်ပြသော်လည်း ကျွန်ုပ်တို့ ဖတ်နိုင်သော ကျမ်းတစ်ဆူ မချမှတ်နိုင်လျှင် ယုံကြည်မည် မဟုတ်ချေ။” ဟု ဖြစ်၏။ ဟော လော့ “အတုမဲ့ ကျွန်ုပ်၏ ကံကြမ္မာရှင်အားဖြင့်၊ ကျွန်ုပ်သည် လူသား ဉာဏ်စဉ်တော်ဆောင် တစ်ပါးမျှသာ ဖြစ်၏။”</p>
၉၄။	<p>وَمَا مَنَعَ النَّاسَ أَنْ يُؤْمِنُوا إِذْ جَاءَهُمُ الْهُدَىٰ إِلَّا أَنْ قَالُوا أَبَعَثَ اللَّهُ بَشَرًا رَسُولًا ﴿٩٤﴾</p> <p>သူတို့ထံသို့ လမ်းညွှန်တရား ရောက်လာသော် “ပရမတ်ဘုရားရှင်သည် လူသားကို ဉာဏ်စဉ်တော်ဆောင် အဖြစ် ပွင့်ပေါ်စေ၏။” ဟု ပြောဆိုခြင်းမှပင် အခြားက လူသားတို့အား ယုံကြည်ခြင်းမှ ပိတ်ပင်ထားသည် မဟုတ်ချေ။</p>
၉၅။	<p>قُلْ لَوْ كَانَ فِي الْأَرْضِ مَلَائِكَةٌ يَّمْشُونَ مُطْمَئِنِّينَ لَنَزَّلْنَا عَلَيهِمْ مِنَ السَّمَاءِ مَلَكًا رَسُولًا ﴿٩٥﴾</p> <p>ဟောလော့ “မြေကမ္ဘာ၌ နတ်ဒေဝတာများ ဘဝင်တကျ လှုပ်ရှား နေထိုင်ကြလျှင်၊ ငါသည် သူတို့ထံသို့ နတ်တစ်ပါးကို ဉာဏ်စဉ်တော်ဆောင် အဖြစ် ကောင်းကင်ယံမှ စေလွှတ်လတ္တံ့။”</p>
၉၆။	<p>قُلْ كَفَىٰ بِاللَّهِ شَهِيدًا بَيْنِي وَبَيْنَكُمْ إِنَّهُ كَانَ بِعِبَادِهِ خَبِيرًا بَصِيرًا ﴿٩٦﴾</p> <p>ဟောလော့ “သင်တို့နှင့် ကျွန်ုပ်၏ အကြား ပရမတ်ဘုရားရှင်သည် သက်သေအဖြစ် လုံလောက်ပေ၏။ အရှင်သည် အမှုတော်ဆောင်များအား သတင်းသိနေတော်မူ၏။ မြင်သိနေတော်မူ၏။</p>
၉၇။	<p>وَمَنْ يَهْدِ اللَّهُ فَهُوَ الْمُهْتَدِ وَمَنْ يُضِلِّ فَلَنْ تَجِدَ لَهُمْ أَوْلِيَاءَ مِنْ دُونِهِ وَنَحْشُرُهُمْ يَوْمَ الْقِيَامَةِ عَلَىٰ وُجُوهِهِمْ عُمِيَٰ وَبُكْمًا وَصُمًّا مَّا وَاهُمْ جَهَنَّمَ كُلَّمَا خَبَتْ زِدْنَاهُمْ سَعِيرًا ﴿٩٧﴾</p> <p>ပရမတ်ဘုရားရှင်က လမ်းညွှန်တော်မူသော သူသည် လမ်းညွှန်မှန်၌ ရှိ၏။ အပါယံ၌ ပစ်ထားခံရသော သူများအတွက် အရှင်အား တုပြိုင်လျက် ကွပ်ကဲသူဟူ၍ တွေ့ရမည် မဟုတ်ချေ။ သူတို့အား ရပ်တည်မြဲမြံရသော နေ့ကာလ၌ သူတို့၏ မျက်နှာပေါ်၌ ကန်းသူ၊ အသူ၊ ပင်းသူ အဖြစ်ဖြင့် စုဆောင်းခံရစေလတ္တံ့။ သူတို့၏ နေရာထိုင်ခင်းမှာ ငရဲဘုံဖြစ်၍၊ ၎င်း သည် အရှိန်လျော့လာလျှင် လောင်အားကို တိုးစေလတ္တံ့။</p>

(၉၃၀)အစ္စလာမ်သာသနာက မလာအီကာဟ် ဆိုသည်ကို ဓါတ်ဘူတ နတ်ဒေဝတာ အဖြစ် ယုံကြည်ရန် မသွန်သင်ချေ။ ၎င်းသည် ပညာရပ်တစ်ခု အတွက် ထူးချွန်ပြောင်မြောက်သော ပါရမီရင်များကိုသာ ခေါ်ဆိုပေသည်။ (၂:၃၀)။ ဤသုတ်တော်တွင် ဖော်ပြသော နတ်ဒေဝတာ ဆိုသည်မှာ အစ္စ လာမ်မဟုတ်သူများ၏ ယုံကြည်နေမှုကို ယုတ္တိမရှိကြောင်း ပြောလိုသည့် အတွက် သူတို့၏ အသုံးအနှုန်းဖြင့်သာ ပြောဆိုခြင်း ဖြစ်ပေသည်။ ထို မယုံ ကြည်သူများက လူသားများအတွက် အသိဉာဏ်ဖြင့် သွန်သင်ရန် ပွင့်ပေါ်သော သူများမှာ လူသားစင်စစ်များ ဖြစ်သည်ကို ဘဝင်မကျနိုင်ဘဲ သူတို့အား ပြောဆိုဆုံးမသွန်သင်ရန် နတ်သကြားမင်းကြီးကိုသာ မျှော်ကိုးနေကြကြောင်း အထက်ဖော်ပြ သုတ်တော်များတွင် ပါဝင်ပြီး ဖြစ်ပေသည်။ ကျမ်းတော်က လူသားတို့အား ဆုံးမသွန်သင်ရန် လူသားကိုသာ ဆရာအဖြစ် စေစားကြောင်း၊ အကယ်၍ ဤကမ္ဘာတွင် လူသားများ မနေဘဲ နတ်ဒေဝတာများသာ နေလေလျှင်၊ နတ်မင်းတစ်ပါးကိုသာ ထိုနတ်များအတွက် ဆရာအဖြစ် စေလွှတ်မည် ဖြစ်ကြောင်း ပြောဆိုခြင်းသာ ဖြစ်ပေ သည်။ လူသားအတွက် နတ်သကြားမင်းကို ဆရာအဖြစ် တင်မြှောက်ရန် မလိုကြောင်းကို ဝင်္ဂီဂုတ္တီအလင်္ကာဖြင့် ပြောဆိုခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဤသုတ်တော်၏ ဥပဒေအရ လူသားများအတွက် ပွင့်ပေါ်လာသော ရုဗလီများ၊ နဗီများ၊ မလာအီကာဟ်များသည် လူသားစင်စစ်များ သာ ဖြစ်၍၊ နတ်ဒေဝတာများ မဟုတ်ချေ။ နတ်ဒေဝတာ ဆိုသည်မှာ လူသားအား ဦးချရသူများသာ ဖြစ်ပေသည်။ (၂:၃၄)။

၉၈။ ၁၇:၄၉	<p>ذَلِكَ جَزَاؤُهُمْ بِأَنَّهُمْ كَفَرُوا بِآيَاتِنَا وَقَالُوا أَنَدَا كُنَّا عِظَامًا وَرَفَاتًا إِنَّا لَمَبْعُوثُونَ خَلْقًا جَدِيدًا ﴿٤٨﴾</p> <p>ဤသည် ငါ၏ သုတ္တန်များကို ဖုံးကွယ်ခြင်းကြောင့် သူတို့အတွက် ဆုလဒ် ဖြစ်၏။ သူတို့က “ကျွန်ုပ်တို့သည် အရိုးများ ဖြစ်ပြီး၊ တစ်စစီဖြစ်ပြီးနောက် အသစ်တဖန် ဖြစ်တည် ပေါ်ပေါက်ရမည်လော။” ဟု ဆိုကြ၏။</p>
၉၉။	<p>أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ قَادِرٌ عَلَىٰ أَنْ يَخْلُقَ مِثْلَهُمْ وَجَعَلَ لَهُمْ أَجَلًا لَّا رَيْبَ فِيهِ فَأَبَى الظَّالِمُونَ إِلَّا كُفُورًا ﴿٤٩﴾</p> <p>ဧကန်ပင် မိုးများနှင့် မြေကမ္ဘာအား စည်းချိန်တကျ ဖြစ်တည်စေသော ပရမတ်ဘုရားရှင်သည် အလားတူ သူတို့အား ဖြစ်တည်စေနိုင်သည်ကို မသုံးသပ်နိုင်ကြသလော၊ အရှင်သည် သံသယ မဝင်နိုင်သော သက်တမ်းကို စီမံထား၏။ အမိုက်ကောင်များသည်ကား ဖုံးကွယ်ခြင်း၌သာ ဖက်တွယ်နေကြ၏။</p>
၁၀၀။	<p>قُل لَّو أَنْتُمْ تَمْلِكُونَ خَزَائِنَ رَحْمَةِ رَبِّي إِذًا لَأَمْسَكْتُمْ خَشْيَةَ الْإِنْفَاقِ وَكَانَ الْإِنْسَانُ قَتُورًا ﴿٥٠﴾</p> <p>ဟောလော့ “သင်တို့သည် ကျွန်ုပ်တို့ကံကြမ္မာရှင်၏ ကရုဏာ ဘဏ္ဍာတော်များကို အစိုးရလျှင်၊ သုံးစွဲရမည်ကို စိုးရိမ်လျှက် သိမ်းဆည်းထားလတ္တံ့၊ ဧကန်ပင် လူသားသည် စီးနဲ့လှ၏။</p>
၁၀၁။	<p>وَلَقَدْ آتَيْنَا مُوسَىٰ تِسْعَ آيَاتٍ بَيِّنَاتٍ فَاسْتَأْذَنَ بِبَنِي إِسْرَائِيلَ إِذْ جَاءَهُمْ فَقَالَ لَهُ فِرْعَوْنُ إِنِّي لَأَظُنُّكَ يَا مُوسَىٰ مَسْحُورًا ﴿٥١﴾</p> <p>ငါသည် မူဆာအား သုတ်ဒေသနာ ကိုးပါးဖြင့် ချီးမြှင့်တော်မူ၍၊ ဂျူးလူမျိုးတို့အား မေးမြန်းတော်မူ၏။ သူတို့ထံသို့ သူရောက်လာသောအခါ၊ ဖာရိုးက သူ့အား “အို မူဆာ သင့်အား ပြုစားခံရသူဟု ကျွန်ုပ်ထင်၏။” ဟု ဆို၏။</p>
၁၀၂။	<p>قَالَ لَقَدْ عَلِمْتَمَا أَنْزَلَ هَؤُلَاءِ إِلَّا رَبُّ السَّمَاوَاتِ وَالْأَرْضِ بِصَآئِرٍ وَإِنِّي لَأَظُنُّكَ يَا فِرْعَوْنُ مَثْبُورًا ﴿٥٢﴾</p> <p>သူက “ဤချမှတ်ပေးသော အရာများသည် မိုးများနှင့် မြေ၏ ကံကြမ္မာရှင်၏ ထံမှသာ ပြသခြင်း ဖြစ်ကြောင်း အသင် သိပါ၏။ အို ဖာရိုး-သင်သည် မှေးမှိန်ရမည်ဟု ကျွန်ုပ် ဆင်ခြင်မိ၏။” ဟု ဆို၏။</p>
၁၀၃။ * ၂:၅၀	<p>فَأَرَادَ أَنْ يَنْفِرَ هُمْ مِنَ الْأَرْضِ فَأَغْرَقْنَاهُ وَمَنْ مَعَهُ جَمِيعًا ﴿٥٣﴾</p> <p>သူတို့အား တိုင်းပြည်မှ ခြိမ်းခြောက် လို၏။ ငါသည် သူနှင့်တကွ သူ့လူအားလုံးကို နစ်မြုပ်စေလိုက်ပြီ။*</p>
၁၀၄။	<p>وَقُلْنَا مِنْ بَعْدِهِ لِبَنِي إِسْرَائِيلَ اسْكُنُوا الْأَرْضَ فَإِذَا جَاءَ وَعْدُ الْآخِرَةِ جِئْنَا بِكُمْ لَفِيفًا ﴿٥٤﴾</p> <p>သူ၏နောက် ငါသည် ဂျူးလူမျိုးတို့အား “တိုင်းပြည်တွင်း အချေချကြလော့၊ အနာဂါတ်နှင့် စပ်လျဉ်းသော ကတိတော် ရောက်လာသော် သင်တို့အား စုလုံး ဆောင်ကြဉ်းလတ္တံ့။^(၆၃)</p>
၁၀၅။	<p>وَبِالْحَقِّ أَنْزَلْنَاهُ وَبِالْحَقِّ نَزَلَ وَمَا أَرْسَلْنَاكَ إِلَّا مُبَشِّرًا وَنَذِيرًا ﴿٥٥﴾</p> <p>ပရမတ္ထသစ္စာဖြင့် ငါသည် ချမှတ်ပေးတော်မူ၏။ သစ္စာတရားသည် ချမှတ်ခံခဲ့ရပြီ။ သင့်အား သတင်းကောင်းပေးသူ၊ သတိပေးသူ အဖြစ်ဖြင့်သာ စေပို့တော်မူ၏။</p>
၁၀၆။	<p>وَقُرْآنًا فَرَقْنَاهُ لِتَقْرَأَهُ عَلَى النَّاسِ عَلَىٰ مُكْتَبٍ وَتَرْزُقْنَاهُ تَنْزِيلًا ﴿٥٦﴾</p> <p>ငါသည် ကုန်အုံကျမ်းတော်အား အရစ်ကျဖြစ်စေခြင်းမှာ သင်သည် လူသားတို့အား ဖြေးဖြေးခြင်း ရွတ်ပြနိုင်အံ့ငှာ ဖြစ်၏။ ငါသည် ၎င်းကို အလီလီ ချမှတ်ပေး၏။</p>

(၆၃)အနာဂါတ်အတွက်ကတိတော် ဆိုသည်မှာ ရှေးဉာဏ်စဉ်တော်ဆောင်များမှ တဆင့် နောက်ပွင့်မည့် ဉာဏ်စဉ်တော်ဆောင် တစ်ပါး ရှိသည်ဟု ကတိတော်ကို ဆိုလိုပေသည်။ ထိုကတိတော်သည် ကိုယ်တော်မှဟုမ္မဒ်ပွင့်ပေါ်၍ ကျမ်းတော်အား ချမှတ်ပေးခြင်း ပြည့်စုံလာခဲ့ပေသည်။ (၁၀၈)။

၁၀၇။	<p>قُلْ آمِنُوا بِهِ أَوْ لَا تُؤْمِنُوا إِنَّ الَّذِينَ أُوتُوا الْعِلْمَ مِنْ قَبْلِهِ إِذَا يُتْلَىٰ عَلَيْهِمْ يَخِرُّونَ لِلْأَذْقَانِ سُجَّدًا ۝</p> <p>ဟောလော့ “ထို၌ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ၊ ဤမတိုင်မှီက ပညာအလင်းရောင် ချီးမြှင့်ခံရသော သူများသည် သူတို့အား ရွတ်ဖတ်ပြသော အခါ၊ ဦးချ ဝပ်တွား ပူဇော်ကြ၏။</p>
၁၀၈။	<p>وَيَقُولُونَ سُبْحَانَ رَبِّنَا إِن كَانَ وَعْدُ رَبِّنَا لَمَفْعُولًا ۝</p> <p>သူတို့က “တပည့်တော်တို့၏ ကံကြမ္မာရှင်သည် အတုမဲ့ ဖြစ်ပါ၏။ ဧကန်ပင် တပည့်တော်တို့အား ပေးခဲ့သည် ကတိ တော်ကို ဖြည့်ဆီးတော်မူလေပြီ။” ဟု ရင့်ကျူးကြ၏။</p>
၁၀၉။	<p>وَيَخِرُّونَ لِلْأَذْقَانِ يَبْكُونَ وَيَزِيدُهُمْ خُشُوعًا ۝</p> <p>သူတို့သည် မျက်ရည်ကျလျက် ဝပ်တွား ပူဇော်ကြ၏။ ၎င်းသည် သူတို့အား နှိမ့်ချခြင်းစိတ်ကို ပွားစေ၏။</p>
၁၁၀။	<p>قُلْ ادْعُوا اللَّهَ أَوْ ادْعُوا الرَّحْمَنَ أَيًّا مَا تَدْعُوا فَلَهُ الْأَسْمَاءُ الْحُسْنَىٰ وَلَا تَجْهَرُ بِصَلَاتِكَ وَلَا تُخَافِتْ بِهَا وَابْتَغِ بَيْنَ ذَلِكَ سَبِيلًا ۝</p> <p>ဟောလော့ “ပရမတ်ဘုရားရှင်ဟု တသလော့၊ သို့မဟုတ် တသလေ့ရှိမြဲ ကရုဏာရှင်ဟု တသလော့၊ သပ္ပယ်သော ဂုဏ်တော်များသည် အရှင်အတို့ ဖြစ်၏။ သင်တို့ မေတ္တာဓိဋ္ဌာန်ပြုရာ၌ အသံမကျယ်လွန်း၊ မတိုးလွန်း ထိုနှစ်ရပ်ကြား နည်းလမ်းကို ရှာလော့။”^{၆၃၂}</p>
၁၁၁။	<p>وَقُلِ الْحَمْدُ لِلَّهِ الَّذِي لَمْ يَتَّخِذْ وَلَدًا وَلَمْ يَكُنْ لَهُ شَرِيكٌ فِي الْمُلْكِ وَلَمْ يَكُنْ لَهُ وَاوِيٌّ مِنَ الذُّلِّ وَكَبِيرًا ۝</p> <p>☆ ၂:၁၁၆ “ပရမတ်ဘုရားရှင်သည် ရည်သန်စူးစိုက်မှုတည်ရာ ဖြစ်၏။ ကိုယ်ပွား[☆]ယူမှတ်ခြင်း ကင်း၏။ အချုပ်အခြာပိုင်စိုးရာ၌ အရှင်သည် ရောပြုန်းဖက်စပ်မရှိ၊ မနိုင်မနင်းဟူ၍ မှီခိုကွပ်ကဲသူ မလိုချေ။ အရှင်၏ အကြီးကျယ်မှုသည် အကြီးကျယ်ဆုံး ဖြစ်တော်မူ၏။</p>

(၆၃၂)ဤသုတ်တော်အား အလ္လာဟ်ဟု ဖြစ်စေ၊ ကရုဏာတော်ရှင်ဟု ဖြစ်စေ၊ အခြားသော တင့်တယ် ဂုဏ်ရှိသော အမည်နာမ ဂုဏ်တော်များမှ မည့်သည့် ဂုဏ်တော်ဖြင့် မဆို တသရင့်ကျူးနိုင်ခွင့်ရှိသည်ဟု ဤသုတ်တော်က ခွင့်ပြုထားပေသည်။ အရှင်သည် လူ၊ ပုဂ္ဂိုလ်၊ အတ္တ တစ်စုံ တစ်ယောက် မဟုတ်ချေ။ အရှင်အား အမည်နာမ မူပိုင်ကင်ပွန်း တပ်နိုင်ခြင်း မရှိချေ။ လူသားအပေါင်း တရားရစေရန် ရှင်းပြနိုင်သော မည်သည့် နားလည်လွယ်သည့် စကားလုံးဖြင့် မဆို ထိုစကားလုံး ဝေါဟာရသည် တင့်တယ် သိက္ခာရှိလျှင် အရှင်အား ခေါ်ဆို တသခွင့် ရှိပေသည်။